




# ရွှေပုဂ္ဂိုလ် သင်္ကတင်းစေးချုပ်းဆွဲ

နွှေမင်းခံဆရာတော်



ဆင်းရဲကင်းဝေး ချမ်းသာဇား

တန်္ထတော်  
(ဓမ္မဒါန)

“သမ္မခါန ဓမ္မခါန ဒီနာတီ”

အလူအားလုံးတိုတွင်

တရားအလူသည် အမြတ်ဆုံးဖြစ်၏။

နိုင်ငံတော်သေးချုပ်၊ သမာယာရေးနှင့်ဖြိုးရေးကောင်စီမှု

အဂ္ဂမဟာသွေ့မွှေ့အောတိကာဇာ

ဘွဲ့တဲ့ဆိပ်တော်

ဆက်ကပ်လျှော့နိုင်းခဲ့ယူရနိုတ်မူသော

ဝွေဗော်၊ ခံစာရာအတော် ဘာခို့နှုန်းသောသာနှင့် (မယာကမ္မာနာစရိတ်)

ထော်

ရုဏ်ပူဇာအဖြစ်

မိဘများဖြစ်ကြသော ဦးခကျော်စီး+ခေါ်ဦး တို့ဘား

အမှုနယား၌

သမီး မန္တဝါ B.A (Myanmar)

သား မောင်ပင်းမင်းစီး B.Sc.(Physics)

အော် -Singapore

သား ပိုလ် လင်းလင်းစီး B.C.Sc, (D.S.A)

သား မောင်သန်းပင်းစီး

တို့မှ ဓမ္မခါနပြုပါသည်။



(က)

၂၀၀၆ခုနှစ်၊ ၁၅နှစ်ပါရီလ (၄)ရက်နောက်  
“အဂ္ဂမဟာသဒ္ဓဘဏ်ကစာ” ဘွဲ့တဲ့ဆိပ်တော်  
ဆက်ကပ်ခြင်းခံရသော  
ရန်ကုန်တိုင်း၊ ပဟန်ပြို့နယ်၊ အလယ်ချွော့တိုင်ရပ်ကွက်၊  
ရွှေမင်းခံသာသန္တရိပ်သာတော်ရုံးတိုက်၏  
ပမာန နာယက ဆရာတော် ဘဒ္ဒန်သောဘန်  
၌

ထောဂျွိအကျဉ်း

- ၀။ ဘွဲ့တော် - ဘဒ္ဒန်သောဘန်
- ၁။ တော်မာတို့တော် - ရွှေမင်းခံသာသန္တရိပ်သာ
- ၃။ အသတ်၊ သိတ္တာ၊ စိုက်း - (၅၈)နှစ်၊  
(၃၈) ဝါ၊ သူ့မွှေ့ဘိုက်း
- ၄။ ဇွဲးသတ္တာရာန် - ၁၃၀၉ ခုနှစ်၊ သီတင်းကျွတ်  
လဆန်း (၁၂) ရက်၊ သောကြာနေ့
- ၅။ ထတ်၊ ရပ်စွာဗုံး မပည့်တော်၊ မယ်တော်  
အပည်းအဘ ဦးဘဖော်၊ အမိ ဒေါ်ရီ

(၁)

၆. ရွင်၊ ရဟန်းပြုခြင်း - ဘဒ္ဒန္တသောကနလောင်းလျာသည် (၁၀)နှစ်အချွဲယ်တွင် ကင်းပျားကျေးဇူာ၊ မဟာပုဂ္ဂိုရာမကျောင်း ဆရာတော်ဦးအာစရထုတ္တု မယ်တော်၊ ခမည်းတော်တို့၏ ပစ္စယာနှစ်ဟကို ခံယူလျက် ဆရာတော် ဦးအာစရကို ဥပမာဏယ်ပြု၍ ရှင်သာမကောဇာဖြစ်သို့ ရောက်ရှုခဲ့ပါသည်။ ဘွဲ့အမည်မှာ ရှင်သောကန ဖြစ်ပါသည်။ ဘဒ္ဒန္တသောကနသည် ၁၃၂၈ ခု တပိုတွဲလပြည့်နော်မှာ မဟာပုဂ္ဂိုရုကျောင်း ခဏ္ဍာသိမ်တွင် ရွှေဘိုခရီး၊ ဆိပ်ခွန်ခွာ ဒေါ်အေးမေး၊ သားမောင်ကောင်းစိန်တို့၏ ပစ္စယာနှစ်ဟကို ခံယူလျက် ဆရာတော် ဦးအာစရကို ဥပမာဏယ်ပြုပြီး မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။

၇. တပေသင်ယူခြင်း - ဆရာတော် ဘဒ္ဒန္တသောကနသည် (၁၀)နှစ်သားအချွဲယ်တွင် ပုံးပွဲရာမကျောင်း

(၁)

ဆရာတော်ထုတ္တု သချို့၊ သခြား၊ ဝိနည်း၊ မိုကာကျော်စသည်တို့ကိုလည်းကောင်း၊ (၁၆)နှစ်သား အချွဲယ်တွင် ရွှေဘိုမြို့၊ ဝေမြှုပ်နယ်ပါဉိုတ္ထာသို့လ် ကျောင်းဆရာတော် ဦးဝါသဝါ(နိုင်ငံတော်ယူဝါ)၊ တိုက်အုပ်ဆရာတော် ဦးညာကို(နိုင်ငံတော်သံယာမဟာနာယက)၊ ဆရာတော် ဦးလာဘ(အဂ္ဂမဟာပဏ္ဍာတာ၊ နိုင်ငံတော်ယူဝါ)နှင့် စာခုဆရာတော်များထံတွင် ရွှေသိမ့်၊ ပုံးပွဲစစ်၊ နှိမ်၊ သချို့စစ်၊ ညုဝါ၊ မာတိကာ၊ ဓာတုကထာ၊ ယမိုက်တို့ကို သင်ယူခဲ့ပါသည်။ (၁၉)နှစ်သားအချွဲယ်တွင် ပုံးပွဲနှင့် သိမ့် ဆရာတော်ထုတ္တုလည်းကောင်း၊ စုဝါ ဆရာတော် ဦးသွေနာသိဝါသဂ္ဂ (အဂ္ဂမဟာပဏ္ဍာတာ)၊ ယွှေ့သီတူ ဆရာတော် ဦးညာကိုသုရေ(အဂ္ဂမဟာပဏ္ဍာတာ)၊ သွှေ့သီတူ ဆရာတော် ဦးသွေနာသိဝါသဂ္ဂ (အဂ္ဂမဟာပဏ္ဍာတာ)၊ မန္တလေးမြို့၊ ဘုရားကြေးတို့ကို ဆရာတော် ဦးသောကနာ ဘိဝါသ၊ ဆရာတော် ဦးဥ္တာတူ ဘိဝါသနှင့် ခြောက်ထပ်ကြီး ကျောင်းတို့ကို စာခု

(ယ)

ဆရာတော် ကထိက ဆရာတော်များထံ၌ လည်း  
ကောင်း၊ ကျမ်းစာများကို သင်ကြားခဲ့ပါသည်။

၈။ အောင်မြင်ခဲ့သော ဓာတေပွဲများ - ပထမဝင်  
တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းနှင့် အနိုင် အမြာစရိယတန်းမှ သီလက္ခနာကျမ်း၊ ဓမ္မသင်ကိုကျမ်း  
တိုကို အောင်မြင်ခဲ့ပါသည်။

၉။ ဓာတေသင်ကြားပို့ချေခြင်း - နှစ်စဉ် ရွှေမင်းဝံ  
သာသနူရှိပို့သာ(ရန်ကုန်)၌ သာမဏေ အပါး ၂၀၀  
ကျော်နှင့် သီလရှင် ၃၀၀ပါးကျော်၊ စုစုပေါင်း (၅၀၀)  
ကျော်တိုကို ပုံစွဲဘာသာ ယဉ်ကျော် သင်တန်းများ  
ဖွင့်လှစ်ကာ ပို့ချေပေးပါသည်။ သောဘနာရာမ ရွှေမင်း  
ဝံသာသနူရှိပို့သာ (ပဲ့ဗဲ့)၌ နှစ်စဉ် သာမဏေ (၁၀၈)  
ပါးတိုကို ပုံစွဲဘာသာ သင်တန်းများ ဖွင့်လှစ် ပို့ချေပေး  
ပါသည်။ ရွှေဘိုမြို့နယ်၊ ကင်းလျားကျေးဇူာနှင့် အိုးဘိုး  
ကျေးဇူာတို့တွင် ပရိတ်အသင်းများ၊ ဝတ်အသင်း များ၊  
တည်ထောင်ဖွံ့ဖည်းကာ ပရိတ်တရားများ ပို့ချေပြီး

(က)

သီတင်းနေ့များတွင် ဝတ်ပွဲ၊ ပရိတ်ပွဲများ ကျင်းပစေပါ  
သည်။ နှစ်စဉ် သင်တန်းများ၊ ပုံမှန်ပြုလုပ်ကာ စာမေးပွဲ  
ကျင်းပ၍ ဆရာတော်မှ ဆုများချီးမြှင့်ပါသည်။  
ကျောင်းတိုက်အတွင်းရှိ ကိုရင်သာမဏေများကို သွှေ့  
သရှိပါတယ်၊ ဝိနည်း စသည်တိုကို ပို့ချေပါသည်။

၁၀။ သာသနာမေ့တာဝန် အောင်ရွှေတ်မျက်များ-  
ဆရာတော် ဘဒ္ဒန္တသောဘန်သည် ကျေးဇူးရှင် မဟာ  
ဝည် ဆရာတော်ဘုရားကြီးထံတွင်လည်းကောင်း၊  
ကမ္မဋ္ဌာနာစရိယ ဆရာတော်ဦးသုဇာတထံတွင် လည်း  
ကောင်း သတိပြုဗာန် အလုပ်ပေးတရားတော်များကို  
နာယျာ၍ ညောင်စဉ်တရားတော်များနာကြားခွင့်ရသည်  
တိုင်အောင် ကမ္မဋ္ဌာန်းတရားတို့ကို ကျင့်ကြ ကြိုးကုတ်  
တာ၊ ထုတ်ခဲ့ပါသည်။ ကျေးဇူးတော်ရှင် မဟာဝည်  
ဆရာတော်ဘုရားကြီး၏ ဓမ္မဒေသနာ ခမ့်စဉ်များတွင်  
ပစ္စာသာမဏေအဖြစ်လည်းကောင်း၊ မဟာဝည် သာသ  
နာရှိပို့သာတွင် (၈)နှစ်တိုင်တိုင် ယောဂါများကို တရား

(၁)

စစ်ခြင်း၊ တရားဟောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၁၃၄၆ ခုနှစ် ဝါဆိုလမ်းစဉ် ဧည့်မင်းဝံ သာသနဖို့ပြောင်းဆွဲပြီး ရဟန်းရှင်လူ အပေါင်းတိုကို တရားဟော၊ တရားစစ်ခြင်းစသော ပဋိပတ္တိလုပ်ငန်းများကို ဆောင်ရွက်သာသနပြုလျက် ရှိသည် မှာ (၂၂)နှစ် ရှိခဲ့ပြီ ဖြစ်ပါသည်။ နေ့စဉ် ယောဂါ(၁၀၀)ကျော် (၁၅၀)ခန့်အား တရားစစ်ခြင်း၊ တရားဟောခြင်းတိဖြင့် သာသနပြုလျက်ရှိပါသည်။ နွော့ရာသီကာလများ၌ ယောဂါ(၉၀၀)မှ (၁၀၀၀)ခန့် ရှိပါသည်။ ၁၃၅၇ ခုနှစ်တွင် ထိုင်း၊ စက်ာပူ၊ သီရိလက်ာ၊ နီပေါ့၊ အိန္ဒိယနိုင်းများသို့ သာသနပြုခန့် ကြော်ရောက်ခဲ့ရာ ဆရာတော်နှင့်အတူ ယောဂါ(၃၆)ဦး ပါဝင်ပြီး အိန္ဒိယနိုင်းနှင့် နှင့် နီပေါ်နိုင်းတို့တွင် ရဟန်းခံရှင်ပြုခြင်းနှင့် ဝိပသာ တရားဟောကြားခြင်းများကို ပြုလုပ်ခဲ့ပါသည်။

၁၃၆၁ခုနှစ်တွင် နိုင်းတော် “မဟာကမ္မာနာစရိတ်” ဆုံးကို ဆက်ကပ်ခဲ့ပါသည်။ ၁၃၆၁ခုနှစ်မှစ၍

(၂)

သောဘနာရာမ ဧည့်မင်းဝံသာသနရှိပို့သာ(ပဲခုံ)ကို ရှိပို့သာခွဲအဖြစ် တည်ထောင်ခဲ့ရာ ရှိပို့သာ၏ အကျယ်အဝန်းမှာ (၃၅)ခကရှိပါသည်။ ဓမ္မာရုံ ဆွမ်းစားကျောင်း၊ သိမ်ကျောင်းတော် ယောဂါကျောင်းတော်များဖြင့် ပြည့်စုံနေပြီဖြစ်၍ ၁၃၆၁ခုနှစ်မှ စ၍ လစဉ်တရားစခန်းများ ဖွင့်လှစ်ကာ ရဟန်း၊ ရှင်၊ လူ၊ ယောဂါများကို တရားဟော၊ တရားစစ်၊ တရားပြုခြင်းများကို ပြုလုပ်လျက်ရှိပါသည်။

ရိုပ်သာဝင်းအတွင်းရှိ ဓမ္မပါလကုန်းတော်ပေါ်၌ ညာက်တော်(၈၁)ပေ အမြင့်ရှိသော အရံစေတီတော်များစွာပါဝင်သော လိုပြည့်အေးချမ်း သာယာစေတီတော်ကြီးကို တည်ထားကိုးကွယ်လျက်ရှိရာ ယခုအခါ ထိုးတော်တင်လှုပွဲကြီးကို အောင်မြင်စွာ ကျင်းပြီးဖြစ်ပါသည်။

နွော့ရာသီကာလများ၌ ဗုဒ္ဓယဉ်ကျေးမှု အခြေမြှုပ်နှံသော သင်တန်းများဖွင့်လှစ်ခဲ့ရာ နှစ်စဉ် သင်တန်းသား၊

(၉)

သင်တန်းသူ(၆၀၀)ခန့် ရှိပြီး စာမေးပွဲများ ကျင်းပကာ  
ဆရာတော်မှ ဆုများခါးမြင့်ခဲ့ပါသည်။

အတိရပ်ရှာဖြစ်သော ရွှေဘိမြို့နယ်ကင်းများ  
ကျေးဇား၊ မဟာပုံဗ္ဗရာမကျောင်းတွင် ကျောင်းဆောင်  
များ ဆောက်လုပ်ခဲ့ပါသည်။ လောကီ၊ လောကုဋ္ဌရာ  
စာပေ စာအုပ်များနှင့်ပြည့်စုံသော စာကြည့်တိုက်နှင့်  
ဓမ္မာရုံတိုကို တည်ဆောက်ခဲ့ပါသည်။

ကင်းများကျေးဇားနှင့် အိုးသို့ကျေးဇားများ၏  
ပရိတ်အသင်းများ၊ ဝတ်အသင်းများ၊ တည်ထောင်  
ပွဲစည်းထားပြီး သိတင်းနေ့များ၏ ဝတ်ချွှတ်ပွဲ ပရိတ်ပွဲ  
များကို ကျင်းပစေပါသည်။

ခု၆၁ ခုနှစ်မှစ၍ ယဉ်ကျေးမှု သင်တန်းများ  
ကို ဖွံ့ဖြိုးလှစ်ခဲ့ရာ သင်တန်းသာ၊ သင်တန်းသူ (၂၀၀)  
ကျော်ခန့် ရှိပြီး စာမေးပွဲများ ကျင်းပကာ ဆရာတော်မှ  
ဆုများ ခါးမြင့်ပါသည်။

လူငယ်များကို ပတ္တသုတဖြစ်စေရန် ရန်ကုန်

(၅)

မြို့သီ (၃)ရက် အလည်အပတ် ခမီးစရိတ်ပြိုမ်း စီစဉ်ပို့  
ပေးခြင်း၊ ကျေးဇားနှင့်သော သက်ကြီးရွယ်စိုးများကို  
သက်ကြီးပုံဗ္ဗောင်းများ နှစ်စဉ်ကျင်းပပေးခြင်း အိုးသို့  
ကျေးဇားနှင့် (၃၀)ပေ × (၇၅)ပေရှိ အုတ်ပတ်ကား  
နှင်ပ်စာသင်ကျောင်း ဆောက်လုပ်ခြင်း၊ ထိုကျေးဇားရှိ  
မူလတန်း အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်  
ကျောင်းသားကျောင်းသူများအတွက် ၁၉၉၉ခုနှစ်မှစ၍  
လိုအပ်သော စာအုပ်နှင့်တက္က စာရေးကိုရိယာများကို  
နှစ်စဉ်လျှောက်နှင့် ပဲခူးတိုင်း၊ ပဲခူးမြို့နယ် သာယာ  
ကုန်းကျေးဇားအုပ်စု၊ စာသူငယ်ကျေးဇားရှိ မူလတန်း  
လွန်ကျောင်းရှိ သူငယ်တန်းမှ သတ္တမတန်းအထိ  
ကျောင်းသား ကျောင်းသူများအတွက် ၂၀၀၃ ခုနှစ်မှ  
စ၍ ယနေ့အထိ စာအုပ်နှင့် စာရေးကိုရိယာများကို  
နှစ်စဉ် လျှောက်နှင့်များ ပြုလုပ်လျက်ရှိပါသည်။  
တောင်တန်းသာသနာပြု ပြည့်တွင်းပြည့်ပ သံယာ  
တော်များ၏ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်

(ဥ)

ရာတွင် အထောက်အပဲ ဖြစ်စေရန် သာသနာတော်  
ထွန်းကား ပြန့်စွားနော်းစီးဌာနသို့ ၁၃၆၀ ခုနှစ်မှစ၍၏  
၁၃၆၆ခုနှစ် အထိ နှစ်စဉ် တစ်နှစ်လျှင် သက်နှစ် ဖို့စုံ  
ရှေ့ဝကျိုးနှင့် ထိုး ဖိနပ်၊ ယပ်တောင် စသည်တို့ကို  
သာသနာပြု ကုသိုလ်တော်အဖြစ် လျှပါန်းခဲ့ပါသည်။

၁၁။ မေ့သာအပြုစုံသောကျိုးဝန်များ

- (၁) မျက်မောက်ချမ်းသာရေး တရားတော်။
  - (၂) ဓာတ်ယဉ်ကျေးမှု အခြေပြု။
  - (၃) နိုဒ္ဓနှစ်ဝင်ရန် ကျင့်လမ်းမှန်။
  - (၄) ကျေးဇူးလွှာက်အင်ဆပ်စေချင်။
  - (၅) မစွဲမင်း အမြဲသတိရီကြာမယ်။
  - (၆) ဆင်းရဲကင်းဝေး ချမ်းသာရေး။
- ၁၂။ သာသနာတော်ဆိုင်ရာ ဘွဲ့တံ့သိပ်တော်-  
မဟာကမ္မာဌာနစရိယဘွဲ့တံ့သိပ်တော်(၁၃၅၉)ခုနှစ်  
အဂ္ဂမဟာ သွွှဲဖွှဲလောကစေ ဘွဲ့တံ့သိပ်တော်  
(၁၃၆၃)ခုနှစ်။

(၄)

၁၃။ ရဟန်းရှင်လူတို့၏ ကြည်ညီလေးစာများ  
ဆရာတော်သည် သီလာ သမာဓာ ပညာနှင့် ပြည့်စုံ  
တော်မူသည့်အပြင် ယောဂီများအား ဝိပဿနာ ကမ္မာဌာန်း  
တရားများကို ဟောကြားပြသတော်မူခြင်း၊ ကမ္မာဌာန်း  
နာယဒေသကရာဏ်၊ ဝိပဿနာ စုရာဝဟာရာဏ်  
တို့နှင့် ပြည့်စုံတော်မူခြင်း၊ သာသနာတော် တည့်တဲ့  
ထွန်းကားပြန့်ပြားမေ့အတွက် စွမ်းစွမ်းတမ်းဆောင်  
ရွက်တော်မူခြင်းတို့ကြောင့် ရဟန်းရှင်လူတို့၏ ကြည်  
ညီးလေးစားမှုကို ခံယူရရှိတော်မူပါသည်။

အမှာစကား

(၁၆)

ဘုရားတိုင်းဟောကြားမြတ်တရား

"ကိုယ္ဗာ စုနိုင် မျှောင်း"

"သစ္စည့် ဘရာရွှေ့တိုင်းတော်မြတ်၏ပွင့်စွဲနှင့် ပျော်ပေါက်  
ရှုပြင်းသည် ပေါ်လျှင်ပါ၏" တဲ့

ဘုရားတစ်ဆူ တစ်ဆူ ပွင့်တော်မူဖို့ရာ ဘာ  
ကြောင့် ခက်ခဲ့ရသလဲဆိုတော့ ကျင့်ရတဲ့ ပါရမိကျင့်  
စဉ် များကလည်း ခက်ခဲ့သလို ဖြည့်ကျင့်ရတဲ့ ကာလ  
အပိုင်းအခြားကလည်းကလည်း ကြာရှည်လွန်းလို့  
ဖြစ်ပါတယ်။

ကျင့်စဉ်တွေကတော့ ပါရမိ (၁၀)ပါးအဖြစ်  
ဒါန၊ သီလ၊ နေက္ခာမှာ ပညာ၊ ဝိရိယ၊ ခံနှီး၊ သစ္စာ၊  
အမိန္ဒာန်၊ မေတ္တာ၊ ဥပေက္ာတို့ ဖြစ်ပါတယ်။ အထူး  
အနေအားဖြင့်လည်း မျက်စီ၊ ခြေ၊ လက် အစရှိတဲ့  
ခန္ဓာကိုယ် အဂါးအမိတ်အပိုင်းတွေကို အနစ်နာခံပြီး  
ပါရမိဖြည့်ရတဲ့ "ဥပပါရမိ"၊ အသက်ကို စွန်းပြီး

(ပ)

ဖြည့်ရတဲ့ “ပရမထ္ာပါရမီ”၊ ဒီလို ခက်ခက်ခဲ့ခဲ့ စွန့်စွန်း  
ဘေးဘား ဖြည့်ကျင့်ရပါတယ်။

အချိန်ကာလအားဖြင့် ကတော့ ဂေါတမ  
မြတ်စွာဘုရားဟာ ဘုရားအဖြစ်ကိုရဖို့ စိတ်ဆန္တ်  
ဖြစ်ပေါ်ကြခည့်ရတာက (၇)သချ်။ နှုတ်ကဖွင့်ပြီး  
ဘုရားဆုပန်ရတာက (၉)သချ်။ ကိုယ်ရော စိတ်ပါ  
ကျင့်ကြအားထူတ် ဖြည့်ကျင့်ရတာက (၄)သချ်နဲ့  
ကမ္မာတစ်သိန်း၊ အဲဒီလို ခဲယဉ်းကြာရှုည်စွာ ပါရမီ  
ဖြည့်ကျင့်ခဲ့ရပါတယ်။

နောက်ဆုံးပါရမီတွေဖြည့်လို့ ဘုရားဖြစ်ဖို့ရာ  
တောင်မှ တောထွက်တော်မူပြီး မရှိမပဋိပိုပါ ကျင့်စဉ်  
ကို ကျင့်တော်မူခဲ့ရပါတယ်။ အဲဒီလို ခက်ခဲ ခဲယဉ်းစွာ  
ကြိုးစားအားထူတ်ပြီးမှ ဘုရားဖြစ်ရတာဆုံးတော့  
လောကမှာ ဘုရားဖြစ်ဖို့ အားထူတ်ရတာလောက်  
ခက်ခဲတဲ့ အလုပ်ရှိမှာ မဟုတ်ပါဘူး။

ဘုရားဖြစ်ဖို့ခက်တဲ့အတွက်လည်း ဘုရားရှင်

(က)

ခဲ့ ဟောကြာတော်မူတဲ့ တရားတော်ကို နာကြားခွင့်ရဖို့  
ဆုံးတာလည်း ခက်ခဲ ခဲယဉ်းရတာပါဘူး။

အဲဒီအခက်အခဲများကို ကျော်လွှာနဲ့ပြီး အခုလို  
ဗုဒ္ဓရဲ့တရားကို နာကြားခွင့်ရရှိနေကြတဲ့ ရွှေမင်းဝံ  
မိသားစုများကတော့ အလွန်ကို ကံကောင်းကြပါတယ်။  
တရားနာကြားခွင့်ရရှိသာမက ဗုဒ္ဓရဲ့ဓမ္မစာပေ စာအုပ်  
များကို ဖတ်ရှုခွင့်လည်း ရနေကြပါတယ်။ များစွာ  
သော စာအုပ်များထဲမှ ယခုရွှေမင်းဝံ ဆရာတော်  
ဟောကြားပြီး စာအုပ်အဖြစ်သို့ ရောက်လာတဲ့ “ဆင်းရဲ  
ကင်းဝေး ချမ်းသာရေး” တရားတော် စာအုပ်ကို  
ဖတ်ရှုခွင့်ရနေပါပြီ။

စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာများ  
ကတော့ ဂေါတမမြတ်စွာဘုရား ပါရမီဖြည့်ကျင့်စဉ်  
အချိန်ကာလ ၂၀ သချ်နဲ့ ကမ္မာတစ်သိန်း ကာလ  
အတွင်းမှာ ပွင့်တော်မူခဲ့ကြတဲ့ ၅၁၂၀၂၈ဆုံကုန်သော  
ဘုရားရှင်များနှင့်တကွေ ဂရိုးသဲတဲ့ ဆုံဆုံထွက်ထား

(8)

ရှင်တော်မြတ်ဘုရားများစွာတို့ရဲ့ တပို့တွဲလပြည့်နေ့  
တိုင်း ဟောကြားတဲ့ အဆုံးအမ သေဝါဒ တရားတော်  
များဖြစ်ပါတယ်။

ဂါထာဇာန္ဒားဖြင့် (၃)ဂါထာ ပါဝင်ပါ  
တယ်။

ပထမဂါထာမျာတော်-

## ၁။ သည်းခံခြင်းသည် အမြတ်ဆုံး

ଶ୍ରୀମତୀ ପାତ୍ନୀ କଣ୍ଠାରୀ

၃။ မည်းဆဲသူမှ သမဏေဆိုတဲ့ အဆုံးအမ  
(၃)ချက် ပါဝင်ပါတယ်။

ଓঠীয়দিয়ামুন্দো-

## ၁။ အကသိုလ်ဘသမ္မ မပြကြဖို့

ଗ୍ରେଟ ହାତା ପିଲିଂ କ୍ଲାନ୍

୧। ପିପିତିର ବାଟି କି ଶୁଦ୍ଧ ଶୁଦ୍ଧ ଆଣିଯାଇଥି  
 (ଗୁହୀଲ୍ ରୋ ବାଯଣି ହେଲିପ୍ରଦୟ ଥିଲା) ତିର କି  
 ବାଯଣି ହେଲା ରାମଲୀ ହେଲା । ଠାକୁର ଆଣିପଣ୍ଡିତ

(8)

- ၁။ သုတစ်ပါကို မစွဲပွဲ မကဲ့ရဲ့ခြင်း၊

၂။ သုတစ်ပါကို မည်းဆဲခြင်း၊

၃။ ကိုယ်ကျင့်သီလကို လုံးဝလုံခြေခြင်း၊

၄။ အစားအစာ၌ အတိုင်းအရှည်ကို သိရခြင်း၊

၅။ ဆိတ်ဖြိမ်ရာအရပ်သို့ ချုပ်းကပ်ခြင်း၊

၆။ စိတ်တည်ကြည့်ရေး ကြိုးပမ်းခြင်းဆိုတဲ့  
အဆုံးအမ(၆)ချက် ပါဝင်ပါတယ်။

ရွှေမင်းဝံဆာတော်က ဖော်ပြပါ အဆုံးအမ  
များတိ တစ်ခုချင်းအသေးစိတ် ရှင်းလင်း တင်ပြထား  
ပါတယ်။ အထူးသဖြင့် ကုသိလ်ဟူသမျှ ပြည့်စုံကြဖို့  
ပတ်သက်ပြီး ကျင့်စဉ်များနှင့်တကွ ဝိပဿနာကုသိလ်  
ညာက်စဉ်အဆင့်ဆင့် ဖြစ်ပေါ်လာပုံများကို မဂ်ညာက်  
ဖိုလ်ညာက်နှင့်တကွ စတုတ္ထ အောင်ပန်း ဆင်မြန်း  
နှင့်သည်အထိ ဖော်ပြထားပါတယ်။

(၁)

ဘုရားရှင်တိုင်း ဟောကြားတော်မူကြတဲ့  
အပါဝပါတီမောက် အဆုံးအမတရားတော်ကို  
ရှင်းလင်းနေ့သားတဲ့ “ဆင်းရဲကင်းဝေးချမ်းသာရေး”  
တရားတော် စာအုပ်ကို ရှိရှိသေသေ ဖတ်ရှုကြပြီး  
လိုက်နာကျင့်သုံးကြမယ်ဆိုရင် အပါယ်ဆင်းရဲဘေး  
ခန္ဓာဆင်းရဲဘေးများမှ လုံးဝ လွှတ်မြောက်ကင်းဝေး  
ကြပြီးလျှင် ဆင်းရဲအားလုံး ကင်းရာ ချမ်းသာအစစ်  
ဖြစ်တဲ့ နိဗ္ဗာန်ကို ဆိုက်ရောက် မျက်မျောက်ပြနိုင်ကြမှာ  
ဖြစ်ပါတယ်။

ကြိုးစားဖတ်ရှု အားထုတ်ကြပါလို့ ရွှေမင်းဝံ  
ဆရာတော်ရဲကိုယ်စား လေးလေးနတ်နတ် တိုက်တွန်း  
အပ်ပါတယ်။

“လိုရာမြှုပ်တာ တည်ကြည်စွာ ဝညှတိုး  
ပါစေ”

အရှင်ဝါဘေး(B.D.S)  
ရွှေမင်းဝံသာသနရုံးရိုံးသာ

မာတိတာ

ဝုပ္ပ	အကြောင်းအရာ	တမုတ်နှာ
၀၁	နိဒါန်းစကား	၁
၂။	ဘုရားတိုင်းဟောကြား တပိုတွဲလပြည့်နေ့တရား	၃
၃။	ပါတီမောက္ဂဇာဓိပ္ပာယ်နှင့်ပြည့်စုံပုံ	၁၀
၄။	ပထမဂါဏာ	၁၃
၅။	ပထမကြိုဝင်း “သည်ခံခြင်းသည် အမြတ်ဆုံး”	၁၄
၆။	သည်ခံခြင်နှင့် သမာဓိပညာဘာဝနာ	၁၈
၇။	ရှင်သာရိပိုတွေရသည်းခံပုံ	၂၁
၈။	ဂုတ္တယကြိုဝင်း “နိဗ္ဗာန်သည်အမြတ်ဆုံး”	၂၄
၉။	တတ္တယကြိုဝင်း	၂၆
	“မည်းဆဲမှ သမကာ”	

၁၀။	ဒုတိယဂါထာ	၂၉	၂၃။	သကမီဂါမိမင်္ဂလာက်	၅၀
၁၁။	ပထမအြေဝါ	၃၀	၂၄။	အနာဂါမိမင်္ဂလာက်	၅၀
	“အကုသိုလ်ဟူသမျှ မဖြူရ”		၂၅။	အရဟတ္ထမင်္ဂလာက်	၅၁
၁၂။	သင့်စိတ်ထ အမြဲဆင်ခြင်ပါ	၃၂	၂၆။	ကုသိုလ်ဟူသမျှ ပြည့်စုံကြ	၅၂
၁၃။	ဒုတိယအြေဝါ	၃၄	၂၇။	တတိယအြေဝါ	၅၃
	“ကုသိုလ်ဟူသမျှ ပြည့်စုံကြ”			“စိတ်ဟူသမျှ ဖြူစင်ကြ”	
၁၄။	ဂိပသာနာ ကုသိုလ်	၃၈	၂၈။	တတိယဂါထာ	၅၅
၁၅။	သမာဓိမှသည်	၄၀	၂၉။	စွဲပွဲခြင်၊ ညျဉ်းဆဲခြင် ကင်စေရမည်	၅၇
	ဂိပသာနာည်ကိုသို့		၃၀။	ကိုယ်ကျင့်သိလျှော့ လုံးဝလုံးရမည်	၅၈
၁၆။	နာမရူပပရိန္တော်ည်	၄၂	၃၁။	အတာစားရှုံး တိုင်းရှုံးသိရမည်	၆၀
၁၇။	ပစ္စယပရို့ဟည်	၄၂	၃၂။	ဆိတ်ဖြိမ်ရှုံး ချဉ်းကပ်ရမည်	၆၀
၁၈။	သမ္မသနည်	၄၃	၃၃။	စိတ်တည်ဖြိမ်မေ့ဆွဲ ကြိုးပမ်းရမည်	၆၂
၁၉။	ဥဇယွှယည်	၄၄	၃၄။	နိဂုံးစကား	၆၄
၂၀။	ဘင်္ဂည်	၄၅			
၂၁။	ည်အဆင့်ဆင့်မှသည် နိုဗ္ဗန်သို့	၄၇			
၂၂။	သောတာပစ္စာမင်္ဂလာက်	၄၉			

နမာ တသေ ဘဂဝတော အရဟတော သမာသမ္မခြသာ  
နိဒါန်းဓကား

သသနာတောသက္ကရာဇ် ၂၄၅၉ခုနှစ် လူတိ  
ဝါဟာ ကောဇာသက္ကရာဇ် ၁၃၆၇ ခုနှစ် ဥတုဟေမန္တ  
ဆောင်းလရာသီ တပို့ထွဲလပြည့်နေ့ ရွှေမင်းဝံသသနာ  
ရိပ်သာသို့ မမှသဝနကုသိုလ်ထူး လာရောက် ဆည်းပူး  
ကြတဲ့ မမှာမက တရားလိုလားကြတဲ့ ရွှေမင်းဝံမ္မ  
မိသားစုများအား ဘုန်းကြီးမမှုပါန တရားအလျှပေးလျှ။  
ရုမှာက ဘုရားရှင်တိုင်း ဆုံးမ ဟောကြားတော်မူခဲ့တဲ့  
“ဉာဏ်ပါဝါတိမောက်”ခေါ် “ဆင်းရဲကင်းဝေး  
ချမ်းသာရေး တရားတော်”ကို တရား အလျှပေးလျှမှာ  
ဖြစ်ပါတယ်။

ဒီတရားတော်ကို ဘုန်းကြီးတို့ရဲ့ ကျေးဇူး  
တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးကလည်း တ  
ပည့် ယောဂါများကို အခါအားလျှော့စွာ ဉာဏ်ပါဝါ  
မောက် ဒေသနာတော်ကို ဟောကြားအဆုံးအမ  
ပေးတော်မူလဲရှိပါတယ်။

ဒါကြာင့် ဘုန်းကြီးများလည်း တပိုတဲ့

လပြည့်နောက်တိုင်း ရွှေမင်းဝံမွှမိသားစုများကို  
ဉာဝါဒပါတီမောက် ဒေသနာတော်ကိုဘဲ ကျေးဇူးတော်  
ရှင် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ ဒေသနာ  
ညောက်တွေကို အခြေခံပြီး ဟောကြားမြဲ အဆုံးအမ  
ပေးမြှဖြစ်ပါတယ်။

ဘာကြာင့် ဒီတရားတော်ကို ဟောရတာလဲ  
လိုဆိုရင် သတ္တဝါတိုင်း သတ္တဝါတိုင်းဟာ ဆင်းရဲကို  
ကြောက်ကြတယ်၊ ဆင်းရဲကို မလိုချင်ကြဘူး၊ ဆင်းရဲက  
လွတ်ချင်တယ်၊ အပါယ်ဆင်းရဲကိုလည်း မလိုချင်ဘူး၊  
ခန္ဓာဆင်းရဲကိုလည်း မလိုချင်ကြဘူး၊ သံသရာဆင်းရဲ  
ကိုလည်း မလိုချင်ကြဘူး၊ ဘယ်ဆင်းရဲနဲ့မှ မကြိုတွေ၊  
ချင်ကြပါဘူး၊ လွတ်မြောက်ချင်ကြပါတယ်။ ဒါကြာင့်  
ယနေ့ သတ္တဝါတိုင်း မလိုချင် မရချင်တဲ့ အပါယ်ဆင်းရဲ  
ခန္ဓာဆင်းရဲ သံသရာဆင်းရဲက လွတ်မြောက်စေနိုင်တဲ့  
ဘုရားရှင်တိုင်းရဲ့၊ အဆုံးအမဖြစ်တဲ့ ဉာဝါဒပါတီ  
မောက် ဒေသနာတော်ကို ဟောကြားပေးမှာ ဖြစ်ပါ  
တယ်။

ဘုရားတိုင်းဟောကြား

တပိုတဲ့လပြည့်နောရား

ဉာဝါဒပါတီမောက် ဒေသနာတော်ကို ဂါတာမ  
ဓုဒ္ဓတစ်ဆူတည်း ဟောကြားတော်မူခဲ့တာ မဟုတ်  
ပါဘူး၊ ရွှေးရွှေးဘုရားရှင်တိုင်း တပိုတဲ့လပြည့်နောမှာ  
တပည့်သာဝကတို့အား ဉာဝါဒပေးဟောကြား တော်မူ  
ဖြဖြစ်ပါတယ်။ အဲဒီလို ဟောကြားတော်မူသည်ကို  
အကြောင်းပြုပြီး ထိနောကို ဉာဝါဒပါတီမောက် အခါ  
တော်နောလို ရွှေးပညာရှိများ သတ်မှတ်ခဲ့ကြပါတယ်။

တပိုတဲ့လပြည့်နေ့ရဲ့ ထူးခြားချက်များက  
တော့-

- ၁။ ရှင်သာရိပုတ္တရာမထောရ်မြတ်ကြီး ရဟနာ  
ဖြစ်သောနေ့ဖြစ်ခြင်း၊
- ၂။ ရှင်သာရိပုတ္တရာနှင့် ရှင်မဟာမောဂ္ဂလာန်  
မထောရ်မြတ်နှစ်ပါး စတော်ဘွဲ့ထူးရသော  
နွေဖြစ်ခြင်း၊

၁၄၈

- ၃။ အဂါလေးပါးနှင့်ပြည့်စုံသော ရဟန်းပရီသတ်  
တို့အလိုအလျောက် စုဝေးမိသောနေ့ဖြစ်ခြင်း၊  
ဘုရားရှင်တိုင်း ဉာဏ်ပါတီမောက်ကို ပြ  
တော်မူသောနေ့ဖြစ်ခြင်း၊  
ထို့ကြောင့် တပို့တွဲလပြည့်နေ့ဟာ ထူးခြား  
မြင့်မြတ်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။  
ဒီဉာဏ်ပါတီမောက်ဒေသနာကို ဟောပြရာ  
မှာလည်း
- ၁။ တပို့တွဲလပြည့်နေ့ဖြစ်ခြင်း  
၂။ မဟိတိကျူး ရဟန်းချည်းသာဖြစ်ခြင်း  
၃။ ဆငာဘိညာ ပဋိသန္ဓာဝပါဒ္ဓ ရဟန္တာဖြစ်ခြင်း၊  
၄။ မည်သူတစ်ဦးတစ်ယောက်မျှ မပင့်ဖိတ်ဘဲ  
အလိုအလျောက် စုဝေးမိခြင်း၊  
ဆိတဲ့ ဤအဂါလေးချက်နှင့် ပြည့်စုံမှုသာ  
ဉာဏ်ပါတီမောက်ဒေသနာကို ဘုရားရှင်တို့ ဟောပြ  
မြဖြစ်ပါတယ်။

၁၄၉

ရွှေ့က ပွင့်တော်မူခဲ့ပြီးဖြစ်တဲ့ ဝိပဿီမြတ်စွာ  
ဘုရားလက်ထက်တော်က သာဝကအစည်းအဝေးကြီး  
သုံးကြိမ်ဖြစ်ခဲ့ပါတယ်။

ပထမအကြိမ် အစည်းအဝေးမှာ ရဟန္တာ  
ပေါင်း မြောက်သန်းရှစ်သိန်းရှိပါတယ်။ ဒုတိယအကြိမ်  
အစည်းအဝေးမှာ ရဟန္တာပေါင်းတစ်သိန်း ရှိခဲ့ပါတယ်။  
တတိယအကြိမ်အစည်းအဝေးမှာ ရဟန္တာပေါင်း ရှစ်  
သောင်းရှိပါတယ်။

သိခိမြတ်စွာဘုရား လက်ထက်တော်မှာလည်း  
သာဝကအစည်းအဝေးကြီး သုံးကြိမ်ပင်ဖြစ်ခဲ့ပါတယ်။

ပထမအကြိမ်အစည်းအဝေးမှာ ရဟန္တာ  
မထော်မြတ် တစ်သိန်းရှိပါတယ်။

ဒုတိယအကြိမ်အစည်းအဝေးမှာ ရဟန္တာ  
မထော်မြတ်ရှစ်သောင်းရှိပါတယ်။

တတိယအကြိမ်အစည်းအဝေးမှာ ရဟန္တာ  
မထော်မြတ်ပေါင်း ခုနှစ်သောင်းရှိခဲ့ပါတယ်။

ဝေသူဘုရားရှင်လက်ထက်တော်မှာလည်း  
သာဝကအစည်းအဝေးကြီး သုံးကြိမ်ပင်ဖြစ်ခဲ့ပါတယ်။

ပထမအကြိမ်အစည်းအဝေးမှာ ရဟန္တာ  
မထောက်မြတ်ပေါင်း ရှစ်သောင်းရှိပါတယ်။

~~၁၃၈~~ ဒုတိယအကြိမ်အစည်းအဝေးမှာ ရဟန္တာ  
မထောက်မြတ်ပေါင်း ခုနစ်သောင်းရှိပါတယ်။

တတိယအကြိမ်အစည်းအဝေးမှာ ရဟန္တာ  
မထောက်မြတ်ပေါင်း ခြောက်သောင်းရှိခဲ့ပါတယ်။

ကကုသန်ဘုရားရှင် လက်ထက်တော်မှာ  
သာဝက အစည်းအဝေးကြီး တစ်ကြိမ်သာရှိခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ရဟန္တာမထောက်ပေါင်း  
လေးသောင်းရှိခဲ့ပါတယ်။

ကောဏာဂုံမြတ်စွာဘုရား လက်ထက်တော်မှာ  
သာဝကအစည်းအဝေးကြီး တစ်ကြိမ်သာရှိခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ရဟန္တာမထောက်ပေါင်း  
သုံးသောင်းရှိခဲ့ပါတယ်။

ကသာပမြတ်စွာဘုရား လက်ထက်တော်မှာ  
လည်း သာဝကအစည်းအဝေးကြီး တစ်ကြိမ်သာ  
ရှိခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ရဟန္တာမထောက်ပေါင်း  
နှစ်သောင်းရှိခဲ့ပါတယ်။

ဘုန်းကြီးတို့ ဂေါတမမြတ်စွာဘုရား လက်  
ထက်တော်မှာလည်း သာဝကအစည်းအဝေးကြီး  
တစ်ကြိမ်သာရှိခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ ရဟန္တာမထောက်ပေါင်း  
တစ်ထောင့်နှစ်ရာငါးကျိပ်သာ ရှိခဲ့ပါတယ်။

ဒီလို သာဝက အစည်းအဝေးကြီးတွေမှာ  
အဆူဆူသော ဘုရားရှင်တိုင်းဟာ အပါယ်ကေးမှ  
ကင်းဝေးစေသော အဆုံးအမပြုဝါဒတွေပေးတော်  
မူကြပါတယ်။ ဒိပသီမြတ်စွာဘုရားဆိုလျှင် ခုနစ်နှစ်မှု  
တစ်ကြိမ်သာ ပြုဝါဒပါတီမောက် ဒေသနာကို ဟောပြ  
တော်မူပါတယ်။ ထိုပိပသီ ဘုရားရှင်ရဲ့ အဆုံးအမ

ဟာလည်း ခုနစ်နှစ်တို့ ကာလပတ်လုံး တည်မြှုပါတယ်။  
အတိမ်းအစောင်းမရှိ တပည့်သာဝကများ လိုက်နာ  
ကျင့်သုံးကြပါတယ်။

သိခိုဘုရားရှင်နှင့် ဝေသူဘုရားရှင်တို့  
ဟာလည်း ခြောက်နှစ်မှုတစ်ကြိမ်သာ ဉာဝါဒပါတီ  
မောက် ဒေသနာတော်ကို ဟောပြုတော်မူပါတယ်။  
အဆုံးအမပေးတော်မူပါတယ်။ တစ်ခါပေးထားသော  
အဆုံးအမသည် ခြောက်နှစ်တို့ပတ်လုံး တည်မြှုပါတယ်။  
လိုက်နာကျင့်သုံးကြပါတယ်။

ကက္ခသန်ဘုရားရှင်နှင့် ကောကာဂုံဘုရားရှင်  
တို့ဟာလည်း တစ်နှစ်လျှင် တစ်ကြိမ် ဉာဝါဒပါတီ  
မောက်ဒေသနာတော်ကို ဟောပြုအဆုံးအမ ပေးတော်  
မူပါတယ်။ တစ်ခါပေးထားသော အဆုံးအမဟာ  
တစ်နှစ်ပတ်လုံး တည်တဲ့ခိုင်မြှုပါတယ်။ လိုက်နာကျင့်  
သုံးကြပါတယ်။

ကသာပဘုရားရှင်လည်း ခြောက်လတစ်ကြိမ်

ဉာဝါဒပါတီမောက်ဒေသနာတော်ကို ဟောပြု အဆုံး  
အမပေးတော်မူပါတယ်။ ထိုဘုရားရှင် တစ်ကြိမ်ပေး  
ထားသော အဆုံးအမဟာ ခြောက်လပတ်လုံး တည်တဲ့  
ခိုင်မြှုပါတယ်၊ ဆုတ်ယုတ်ပျက်စီးခြင်းမရှိလိုက်နာ  
ကျင့်သုံးကြပါတယ်။

အထူးသဖြင့် သက်တော်ရှုည်တော်ပူကြတဲ့  
ဘုရားရှင်တို့လက်ထက်တော်မှာ ဒီဉာဝါဒပါတီမောက်  
ကိုဘဲ သက်ဆုံးတိုင် ဟောကြားဆုံးမတော်မူကြ  
ပါတယ်။

သက်တမ်းတို့တော်မူသော ဘုန်းကြီးတို့  
ဂေါတမဘုရားရှင်မှာတော့ ဝါတော်(၂၀)အထိသာ  
လပြည့်လကွယ် ဥပုသန့်တိုင်း ရဟန်းတော်များအား  
ကိုယ်တော်တိုင်ပင် ဉာဝါဒပါတီမောက် ဒေသနာကို  
ဆုံးမဟောကြား ပြသတော်မူခဲ့ပါတယ်။

တချိန်မှာတော့ သံယံပရီသတ်ထဲမှာ သီလ  
မစင်ကြယ်တဲ့ ရဟန်းတစ်ပါးရှိနေတဲ့အတွက် ထိုအခါ

မှစပြီး ဒီညဝါဒပါတီမောက်ကို မဖြတေဘဲ ရဟန်း  
တော်များအား အာဏာပါတီမောက်ကို ချက်ဆိုပြန့်  
ခွင့်ပြတော်မူခဲ့ပါတယ်။

### ပါတီမောက္ခဏမိပ္ဗာယ်နှင့်ပြည့်စုံပုံ

ပါတီမောက္ခဆိုတဲ့ပုံမှာ ပါတီကတစ်ပုံ၊  
မောက္ခကတစ်ပုံ နှစ်ပုံပါ။ ပါတီ-စောင့်ရှောက်သူကို  
မောက္ခ-လွတ်စေတယ်။ နှစ်ပုံပေါင်းလိုက်တော့ ပါတီ  
မောက္ခဆိုတာ စောင့်ရှောက်သူကို လွတ်စေတယ်လို့  
အမိပ္ဗာယ်ရတယ်။ ဘာကိုစောင့်ရှောက်သူလဲ၊ ဘယ်မှ  
လွတ်စေတာလဲဆိုတော့ သီလကို ရှိရှိသေသေ စောင့်  
ရှောက်သူကို အပါယ်ဆင်းရဲမှ လွတ်စေပြီးတော့  
သူဂတိသို့ရောက်စေပါတယ်။

ပါတီမောက်ဟူသည်-

၁။ ညဝါဒပါတီမောက်

၂။ အာဏာပါတီမောက် ဟူ၍ ပျော်ရှုပါတယ်။

အပါယ်ဆင်းရဲသေးမှ လွတ်မြောက်စေတဲ့  
အဆုံးအမ ညဝါဒပေးမူကို ညဝါဒပါတီမောက် ခေါ်  
ပါတယ်။ ဒီညဝါဒပါတီမောက်ကို ဘုရားရှင်တို့သာ  
ပြတော်မူပါတယ်။

အမိန့်အာဏာဖြင့် ပည်တော်သာ ပါတီမောက်  
ကို အာဏာပါတီမောက်ဟဲ ခေါ်ပါတယ်။

ဒီအာဏာပါတီမောက်ကို တပည့်သံယာများ  
သာ ပြခွင့်ရှိပါတယ်။ ဘုရားရှင် ပည်တော်တဲ့  
အာဏာပါတီမောက်ဟာ အကျဉ်းအားဖြင့် ပျော်သံ  
အကျယ်အားဖြင့် ကုဋ္ဌ ဇာတ်ကျော် ရှိတယ်လို့  
ကျမ်းရန်များမှာ ဖွင့်ပြထားပါတယ်။

ရဟန်းတော်များဟာ ဘုရားရှင်ပည်တော်  
မူထားတဲ့ ပျော်သံသာ သိက္ခာပုဒ်တော်များကို  
ရှိရှိသေသေ လုံခြုံအောင် စောင့်ထိန်းမှသာလျှင်  
သီလဝိသုဒ္ဓိဖြစ်နိုင်ပါတယ်။

လူများမှာတော့ လူတို့နှင့်သက်ဆိုင်တဲ့ ဤပါး

သီလ၊ ၈ ပါးသီလ၊ ၉ ပါးသီလ၊ ၁၀ ပါးသီလစတဲ့  
သီလများထဲမှ မိမိနှစ်သက်ရာ သီလတစ်မျိုးမျိုးကို  
ရှိရှိသေသနဲ့ လုပ်ခြင်အောင် စောင့်ထိန်းလျင် သီလ  
စီသူနှစ်ပါတယ်။ သီလဝါသူနှစ်ပါတယ် သီလ စင်ကြယ်မှ  
သမာဓိဖြစ်ပါတယ်။ သာမာဓိဖြစ်မှ ရွှေပနာမံ ကြောင်း  
ကျိုးသိတဲ့ ဝိပဿနာညွက်ဖြစ်နိုင်ပါတယ်။ ဒီဝိပဿနာ  
ညွက်တွေ ပြည့်စုံမှ မဂ်ပညာဖို့လ်ပညာဖြစ်ပြီး အပါယ်  
ဆင်းရမှ လွှတ်ကင်းနိုင်ပါတယ်။

ဒါကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်း(၂၂၀၀)ကျော်  
မဟာသက္ကရာဇ်(၁၀၃)ခုနှစ် တပိုဘဲပြည့်နေ့မှာ  
သွေ့ညာတည်ကော်တော်ကြီးရဲ ဘုရားဖြစ်တော်မူပြီး  
(၉)လတိတိပြည့်သောအခါသမယုဗာ ရာဇ်ပြီးလိုပြည့်  
ဝေးမြှင့်ကျောင်းတော်၌ ရှင်တော်ပွဲသည် ရှင်သာရိ  
ပုံစွဲရာ ရှင်မဟာမောဂ္ဂလန်အမျိုးရှိတဲ့ သာဝက  
ပရိသတ် တစ်ယောင့်နှစ်ရာင်းကျိုပ်တို့အား ရွှေ့ရွှေ့  
ဘုရားရှင်များနည်းတဲ့ ဤအိုဝါဒပါတီမောက် ခေါ်

အပါယ်သေးမှ လွှတ်မြှောက်ရေး အဆုံးအမ တရား  
အသနာတော်ကို ယခုလို ဟောကြားတော်မူခဲ့ပါတယ်။

### ပထမဂါတာ

ချို့ပရာ့ တပေါ် တိတိကြား  
နိုဗာန် ပရမ်း ဝအန္တိ ပုံဗျို့။  
နဟို ပွဲမိတော် ပရှုပယာတို့၊  
နသမဏော ဟောတို့ ပရာ့ ဝိဟော့ယန္တာ့။  
တိတိကြား-ချုပ်တည်းခြင်း ခံလင့်ခြင်းဟူ  
သော ခန္တိ-သည်းခံခြင်းသည်၊ ပရမ်း-မြှောက်သော  
တပေါ်-အကျင့်ပေတည်း။

နိုဗာန်-နိုဗာန်ကို၊ ပရမ်း-အမြှောက်ဆုံးဟူ၍၊  
ပုံဗျို့-တရားအလုံးစုံကို သိတော်မူကြကုန်သော ဘုရား  
ရှင်တို့က၊ ဝအန္တိ-ချို့ကျိုးဟောကြားတော်မူကုန်၏။

ပွဲမိတော်-ကိုလေသာအညွစ်အကြေးကို  
ပယ်ထုတ်တတ်သော ရဟန်းသည်၊ ပရှုပယာတို့-သူ

တစ်ပါးကို ညွင်းဆဲတတ်သည်(၅)သူတစ်ပါးကို  
သတ်တတ်သည်။ နဟိုဟောတိ-မဖြစ်သည့်သာတည်း။

ပရံ-သူတစ်ပါးကို ဝိဟောဌာနနှင့် ညွင်းဆဲ  
သောသူသည်၊ နသမကောဟောတိ-ကိုလေသာပြီး  
စေသော သမကာ မဟုတ်ပေ။

### ပထမချိတ်

**“သည်းခံခြင်းသည် အမြတ်ဆုံး”**

တိတိက္ခာ-ချုပ်တည်းခြင်း ခံလင့်ခြင်းဟူသော  
ခန္ဓိ-သည်းခံခြင်းသည်၊ ပရံ-မြတ်သော၊ တပေါ-  
အကျင့်ပေတည်း။

ဆိုလိုရင်းကတော့ သည်းခံခြင်းဟာ မြတ်  
သော အကျင့်ပဲလို့ ဆိုလိုပါတယ်။

မိမိအပေါ်မှာ ရန်ပြုလာသူကိုဖြစ်စေ မတော်  
မသင့် ပြောသူကိုဖြစ်စေ တုန်းပြန် ရန်မှခြင်းမရှိဘဲ  
သည်းခံခြင်းဟူသမျှဟာ မြတ်သောအကျင့်ချဉ်းပါဘဲ။

သည်းခံတယ်ဆိုတာ တခြားနေရာမှာထက်  
တရားအားထုတ်ရာမှာ ပိုပြီး သည်းခံရမှာဖြစ်ပါတယ်။  
ဘာတွေ သည်းခံရမှာလဲဆိုရင် အာရုံဆိုးတွေကိုလည်း  
သည်းခံရတယ်၊ ကိုယ်ထဲက မခံသာတဲ့ ဒုက္ခဝေဒနာ  
တွေကိုလည်း သည်းခံရတယ်။

အာရုံဆိုးတွေ ဆိုတာက မိမိအလို့မရှိတဲ့  
အမြင်အာရုံ၊ အသံအာရုံ၊ အနှစ်အာရုံ စသည်တွေရယ်၊  
ရန်သူတွေရယ်၊ ဘေးအန္တရာယ်တွေရယ် ဒီလိုဟာတွေ  
ပါဘဲ။ အဲဒီအာရုံဆိုးတွေကြောင့် စိတ်မဆုံးပဲ ဒေါသာ  
မဖြစ်ပဲ ရန်တုန်းမမှုပဲ သည်းခံနိုင်ဖို့ လိုပါတယ်။

နောက် ကိုယ်ထဲက ဖြစ်ပေါ်လာတဲ့ ဝေဒနာ  
ဆိုးတွေဖြစ်တဲ့ ပြောင်းတာ၊ ပူတာ၊ နာကျင့်ကိုက်ခဲတာ၊  
မျက်နှာပေါ် ကိုယ်ပေါ်မှာ ရှိုးရှိုးရွှေ့နဲ့ အခံခက်တဲ့  
ဝေဒနာ စတာတွေကို သည်းခံနိုင်ဖို့ လိုပါတယ်။

သည်းခံတဲ့ အကျင့်ရှိပါမှ သီလအကျင့်၊  
သမာဓိအကျင့်၊ ပညာအကျင့်တွေ ပြည့်စုံနိုင်ပါတယ်။

ဒါကြာင့် ဒီသည်းခံခြင်းကို မြတ်သော အကျင့်လို အခြေခံအဖြစ်ဖြင့် ချီးကျိုးပြီး ဟောကြားတော်မူခဲ့ တာပဲ။

အခြေခံအကျင့်မြတ် ဖြစ်ပုံကတော့ ငါးပါး သီလစောင့်ထိန်းမယ်ဆုံးရင်တောင် သည်းခံပြီး စောင့် ထိန်းမှ ပြည့်စုနိုင်ပါတယ်။ သည်းမခံပါဘုံး အလို အတိုင်း လုပ်ချင်ရာတွေ လျှောက်ပြီး လုပ်နေရင်တော့ မပြည့်စုနိုင်၊ မစင်ကြယ်နိုင်ပါဘူး။

ဥပမာ-ပါဏာတိပါတာ ဝေရမကိုသိက္ခာပုံ သမာဓိယာမို့ သတ္တဝါ၏အသက်ကို သတ်ခြင်းမှ ရွှေ့ကြုံကြောင်းဖြစ်သော သိက္ခာပုံကို ဆောက် တည်ပါ၏လိုဆိုပြီး ဆောက်တည်ထားပေမယ့် သည်း မခံနိုင်ရင်တော့၊ ခြင်ကိုက်တဲ့အခါ သည်းမခံပဲ အဲဒီ ခြင်ကို ပွတ်သတ်လိုက်ရင် အဲဒီသို့ ပျက်သွားတာပဲ။ ဒီထက်ကြီးတဲ့ရန်သူတွေကို သည်းမခံပဲ သတ်လိုက် ရင်လည်း သို့ပျက်စီးတာပဲ။

သူတစ်ပါးညစာကို မတရားသဖြင့်ယူခြင်းမှ ရွှေ့ကြုံရတဲ့ အဲဒီန္တာဒါနသိက္ခာပုံ၏ တရားမဝင်တဲ့ ကာမဂ္ဂက်တို့၌ မှားယွင်းကျူးလွန်နေခြင်းမှ ရွှေ့ကြုံရတဲ့ ကာမေသူမိစ္စစာရသိက္ခာပုံကိုတွေကတော့ လိုချင်နှစ်သက်တဲ့ လောဘအလိုသို့ မလိုက်ဘ သည်းခံပြီး စောင့်ထိန်းနေနိုင်မှ ပြည့်စုစုပေါင်းနိုင်ပါတယ်။ သည်းမခံပဲ လောဘအလိုလိုက်ပြီး ပြုကျင့် ရင်တော့ အဲဒီသိက္ခာပုံ သီလတွေလည်း ပျက်စီးတော့ တာပဲ။ တြေားသိက္ခာပုံသီလတွေလည်း ဒီလိုပါပဲ၊ သည်းခံပြီး မစောင့်ထိန်းပဲ လောဘ ဒေါသ အလို လိုက်ပြီး ပြုကျင့်ရင် သို့ပျက်တာချည်းပါပဲ။

ရဟန်းမှားမှာ စောင့်ထိန်းရမည့် သိက္ခာပုံ တွေကသာပြီးမှားပါတယ်။ လောဘ၊ ဒေါသ အလို လိုက်ပြီး သည်းခံပြီး မစောင့်ထိန်းရင် သို့ပျက် ဆီးတာချည်းပဲ၊ သည်းခံပြီး စောင့်ထိန်းပါမှ ရဟန်း တော်တို့ရဲ့ သို့ပျက်တာချည်းပါမှ ပြည့်စုနိုင်တယ်။ ဒါကြာင့်

သည်းခံတဲ့အကျင့်ဟာ သီလပြည့်စုံခြင်းရဲ့ အခြေခံ  
အကျင့်ဖြစ်ပါတယ်။



### သည်းခံခြင်းနှင့် သမာဓိပညာဘဝနာ

သမာဓိပညာ ဘဝနာအလုပ် အားထုတ်တဲ့  
အခါမှာလည်း အပြင်အပအာရုံတွေကိုဖြစ်စေ  
ကိုယ်တွင်းက ညောင်းညာပူပင် နာကျင်ကိုက်ခဲ့မှု ဒုက္ခ  
ဝေဒနာတွေကိုဖြစ်စေ သည်းမခံပဲ ကိုယ်အမှုအရာ  
တွေကို မကြေခကာ ပြုပြင်နေရင် ယောဂါမှာ သမာဓိ  
လည်းကောင်းကောင်းမဖြစ်နိုင်ဘူး၊ သမာဓိအား  
မကောင်းတော့ ဂိပသုနာညာက်လည်း ကောင်း  
ကောင်းမဖြစ်နိုင်ဘူး၊ ဖြစ်ပေါ်လာတဲ့ ဒုက္ခဝေဒနာကို  
မပြုပြင်ပဲ သည်းခံပြီး တင်းတင်းရင်းရင်း မပြတ်ရှုမှတ်  
နေမှ သမာဓိရော ညာက်ပညာရော ကောင်းကောင်း  
ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သည်းခံတဲ့အကျင့်ဟာ သမာဓိ

အကျင့် ပညာအကျင့်များရဲ့ အခြေခံလည်းဖြစ်တယ်။  
ဒီလို သီလ သမာဓိ ပညာအကျင့်များ၏ အခြေခံ  
ဖြစ်သောကြောင့် သည်းခံခြင်းကို မြတ်သောအကျင့်လို့  
ရေးဦးစွာ ချီးကျူးဟောကြားတော်မူတာ ဖြစ်ပါတယ်။

သည်းခံခြင်းကို အခြေခံပြုပြီး ကျင့်ကြုံအား  
ထုတ်လို့ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံရင် အရိယာ  
မဂ်ညာက် ဖိုလ်ညာက်ဖြင့် နိုဗာန်ကို မျက်မောက်ပြုရ<sup>၁</sup>  
တော့တာပါပဲ။ ဒါကြောင့် ရွေးပညာရှိသူတော်ကောင်း  
များက သည်းခံရင် နိုဗာန်ရောက်သည်ဆိုတဲ့ စကားပဲ  
ကို ထွင်ယားခဲ့ခြင်း ဖြစ်ပါတယ်။ ဒါလည်း သိပ်  
ကောင်းပြီး သိပ်မှန်ကန်တဲ့ စကားဖြစ်ပါတယ်။

ဒါနကုသိုလ်ပြုရာမှာဘဲဖြစ်ဖြစ် သီလ စောင့်  
ထိန်းရာမှာဘဲဖြစ်ဖြစ် စောစောကပြောခဲ့တဲ့ အတိုင်း  
သည်းခံပြီးကျင့်ရတာပဲ၊ အထူးအားဖြင့် သတိပဋိရာန်  
ဘဝနာတရား ပွားများတဲ့အခါမှာ သည်းခံနိုင်ဘိုရာ  
ပိုပြီးလိုအပ်ပါတယ်။ အခံခက်တဲ့ ဝေဒနာတွေ ပေါ်

ဆောင်ပုဒ် ▶ သည်းခံကျင့်ဆုံး အမြတ်ဆုံးပေါ်

### ရှင်သာရီပုဂ္ဂိုလ်ရည်းခံပို့

တစ်ချိန်သောအခါက ရှင်သာရီပုဂ္ဂိုလ်ရာ  
မထောင်ဟာ နောက်ပါသံယာများနဲ့ ဓမ္မဒေသနာ  
ခနီးကြွေချီဖို့ မြတ်စွာဘူရားကို အရိုအသေပြု ရှိခိုးပြီး  
ခနီးကြွေစဉ် မလိုလားတဲ့ရဟန်းတစ်ပါးက သူ့ကို အရှင်  
သာရီပုဂ္ဂိုလ်က တိုက်ခိုက်သွားတဲ့အကြောင်း စွပ်စွဲပြီး  
ဘူရားထံ လျောက်ထားတယ်။ ရှင်သာရီပုဂ္ဂိုလ်ရာ  
မထောင်မြတ်က ဒီလိုဖြေရှင်း လျောက်ထားပါတယ်။  
“မြတ်စွာဘူရား၊ ကာယကတာသတိ ဘာဝနာ မထင်တဲ့  
သူဆီရင်တော့ အဲဒီလို သူတစ်ပါးကို မရှိမသေတိုက်  
ခိုက်သွားခြင်း ဖြစ်နိုင်ပါတယ်ဘူရား။

တပည့်တော်ကတော့ မြတ်ပြီးနဲ့တွေ့ သည်းခံ  
ပြီးနေပါတယ်အရှင်ဘူရား။ မြတ်ပြီးပေါ်မှာ ကျင်ကြီး

လာရင်လည်း ရှုတ်တရက် မဖြူဖြိုင်ဘဲ သည်းခံပြီး  
ရှုမှတ်နေရတယ်။ အဲဒီလို သည်းခံပြီး ရှုမှတ်နေရင်  
ရုပ်နှင့်နာမ်ကို ပိုင်းခြားသိတဲ့ဉာဏ်၊ အကြောင်းနဲ့  
အကျိုးကို ပိုင်းခြားသိတဲ့ဉာဏ်၊ အဖြစ်နဲ့ အပျက်ကို  
ပိုင်းခြားသိတဲ့ဉာဏ်တွေ အစဉ်အတိုင်းတက်လို့  
ဂိပသာနာဉာဏ်အဆင့်ဆင့် ရင့်ကျက် ပြည့်စုံလာ  
တဲ့အခါ အရိယာမဂ်ပညာ ဖို့လ်ပညာအထိ အကုန်လုံး  
ပြည့်စုံသွားနိုင်ပါတယ်။ ဒါကြောင့် သည်းခံခြင်းဟာ  
သိလာ သမာဓိ၊ ပညာအထိ ပြည့်စုံရေးအတွက်  
အကောင်းဆုံး အမြတ်ဆုံး အခြေခံအကျင့်ဖြစ်တယ်  
ဆိုတာကို သိနားလည်ပြီး အစစအရာရာမှာ သည်းခံ  
ပြီး ကျင့်ကြီးအားထုတ်ဖို့ရန် ဘူရားရှင်က (ခနီး ပရမဲ့  
တပေါ် တိတိကွာ) တိတိကွာ-ချုပ်တည်းခြင်း ခံလင့်  
ခြင်းဟူသော ခနီး-သည်းခံခြင်းသည် ပရမဲ့-မြတ်သော၊  
တပေါ်-အကျင့်ပေတည်းလို့ သည်းခံခြင်းဟာ မြတ်  
သော အကျင့်ဖြစ်ကြောင်း အဆုံးအမ ပေးတော်  
မူပါတယ်။

ကျင်ငယ်၊ တဲ့တွေး၊ ပြည်၊ သွေးဆိုတဲ့ စက်ဆုပ်ရွှေရာဖွယ်  
မစင်ကြယတာတွေကို သွန်ချထားပေမယလို့ မြေကြီး  
ကတော့ ရွှေမှန်းစက်ဆုပ်ခြင်း မရှိသလိုပင် သည်းခံပြီး  
ကျင့်ပါတယ်။ ရော်း၊ လေထား၊ အဲဒီရွှေရာဖွယ်တွေကို  
ပစ်ချထားပေမယလို့ ရော မီး၊ လေတွေက ရွှေမှန်း  
စက်ဆုပ်ခြင်းမရှိကြသလိုပင် သည်းခံပြီးကျင့်ပါတယ်။  
ခြေသုတ် အခင်း ချေးသုတ်အဝတ်များဟာ စက်ဆုပ်  
ဖွယ်တွေဖြင့် အသုတ်ခံရပြီး အနင်းခံရ၍ အညွစ်  
အကြေးတွေ လူးပေနေသော်လည်း ရွှေမှန်းစက်ဆုပ်  
ခြင်းမရှိသလိုပင် သည်းခံပြီးကျင့်ပါတယ်” လို့  
ဥပမာ(၉)မျိုးနှင့် နှိုင်းယဉ်ဖော်ပြပြီး သည်းခံပုံတွေကို  
လျောက်ထားဖြေရှင်းပြပါတယ်။ ဒါဟာ သည်းခံ  
ကျင့်သုံး အမြတ်ဆုံးပေဆိုတဲ့ ဒေသနာနှင့်အညီ  
ရှင်သာရှိပဲဇာရာမထောက်ရဲ့ သည်းခံပုံကို နည်းယူပြီး  
ယောက်သူတော်စင်များလည်း အစစာရာရာ သည်း  
ခံပြီး ကျင့်သင့်ကြပါတယ်။

သည်းခံမှုမရှိဘဲနဲ့ တစ်ဖက်သားကို ချေပ  
ပြောဆိုမိရင် အဲဒီပုံရှိလ်ဟာ အမြတ်မီးရန်သူဖြစ်နေပြီး  
မိမိရဲ့ အကျိုးမဲ့တွေကို ပြောဆိုပြုလုပ်နေတတ်ပါတယ်။  
မေတ္တာဖြင့် သည်းခံနေရင်တော့ အဲဒီတစ်ဖက်သား  
ဖြစ်သူက မိမိကို မလိုမှန်းထားခြင်းမရှိပဲ ချစ်ခင်  
နေတတ်ပါတယ်။ မချစ်ခင်တောင်မှ အကျိုးမဲ့ကိုတော့  
မပြောပဲ မပြုပဲနေတတ်ပါတယ်။ ဒါဟာ သည်းခံခြင်းရဲ့  
လက်ငင်းတွေနှင့်တဲ့ အကျိုးပါပဲ။

ဆင်းခံပြီးကြောင်း အကျင့်ကောင်း အကျင့်  
မှန်ဖြစ်တဲ့ မဟာသတိပဋိသာန် ဂိပသုနာတရားကို  
အားထုတ်နေကြတဲ့ ယောကိုဟောင်း ယောကိုသစ်များ  
မှာလည်း ဘယ်လို့အခက်အခဲ အဖျက်အဆီးတွေနဲ့  
တွေ့တွေ့ အစစာရာရာ သည်းခံပြီး ရှုမှတ် အားထုတ်  
ရင် ဂိပသုနာညာဏ်ထူးတရားထူးတွေကို မကြောခင်  
မှာပဲ ရရှိသွားနိုင်ပြီး အပါယ်ဆင်းရတို့မှ လွတ်မြောက်  
သွားနိုင်ပါတယ်။ ဒါကြောင့် သည်းခံကျင့်သုံး အမြတ်

ဆုံးပေဆိုတဲ့ ဗုဒ္ဓအဆုံးအမဟာ အလွန်အနေးကြီးတဲ့  
သိရှိဖြစ်ပါတယ်။ အဲဒါကို ထပ်ပြီး ဆိုကြရအောင်

...  
ဆောင်ပုစ် ▶ သည်းခံကျင့်သုံး အမြတ်ဆုံးပေ။

### ခုတိယဉ်ဝါဒ “နိဗ္ဗာန်သည်အမြတ်ဆုံး”

(နိဗ္ဗာန် ပရမဲ ဝဒနှီး ပုံခြုံ) နိဗ္ဗာန်-နိဗ္ဗာန်ကို၊  
ပရမဲ-အမြတ်ဆုံးဟူ၍၊ ပုံခြုံ-တရားအလုံးစုံကို သိတော်  
မူကြသည့် ဘုရားရှင်တိုကာ၊ ဝဒနှီးချီးကျူးတော်မူကြ  
ပါပေသည်။

သမ္မတသမ္မခွဲ ဘုရားရှင်ဟူသမ္မတိုကာ နိဗ္ဗာန်ကို  
အမြတ်ဆုံးပို့ ချီးကျူးတော်မူကြပါတယ်။ အရိယာ  
မဂ်ဖိုလ်ဆိုတာတွေဟာ သံတတရားတွေထဲမှာတော့  
အမြတ်ဆုံး တရားတွေပါပဲ၊ အဲဒါတွေက နိဗ္ဗာန်  
ရောက်ကြောင်းဖြစ်လို့ အမြတ်ဆုံးမည်တာပဲ။ ဖြစ်ခြင်း၊  
ပျက်ခြင်းမကင်းသေးတဲ့ သံတတရားများ ဖြစ်တဲ့

အတွက် ဖြစ်ခြင်း၊ ပျက်ခြင်းလုံးဝကင်းတဲ့ အသံ့တ  
နိဗ္ဗာန်တရားနှင့် နှိုင်းယူဉ်ကြည့်ရင်တော့ အဲဒိုက်ဖိုလ်  
တရားတော်ကို အမြတ်ဆုံးလို့ မဆိုနိုင်သေးပါ၊ နိဗ္ဗာန်  
သည်သာ အမြတ်ဆုံးဖြစ်ပါတယ်။

လူဘဝမှာလည်း လူ့ကာမဂ္ဂက် အာရုံတွေကို  
ခံစားနေရလို့ကောင်းတယ်၊ ချမ်းသာတယ်လို့ ထင်နေ  
ကြတယ်။ နတ်ပြည်လောကမှာလည်း နတ်ကာမဂ္ဂက်  
အာရုံတွေကို ခံစားနေရလို့ ချမ်းသာတယ်၊ ကောင်း  
တယ်လို့ ထင်နေကြတယ်။ ပြဟ္မာပြည်မှာလည်း ပြဟ္မာ  
ချမ်းသာတွေ ခံစားနေရလို့ ကောင်းတယ်၊ ချမ်းသာ  
တယ်လို့ ထင်နေကြတယ်။ တရားသဘောနဲ့ လေးလေး  
နက်နက် စဉ်းစားဆင်ခြင်ကြည့်ရင် ကိုလေသာမကင်း  
သေးပါက အများအားဖြင့် အပါယ်ဘုံတွေမှာဖြစ်ပြီး  
အတိဒက္ခရောက်နေကြရမယ်။ သိဂုတ်ဘုံးဖြစ်တဲ့အခါ  
လည်း အို နာ သေး အစရှိတဲ့ ဆင်းရဲတွေကို ခံစားနေ  
ကြရမှာချည်းပါပဲ၊ အယုတ်ဆုံးအားဖြင့် စိတ်ကူးကြေးစည်

## ၁၆၆

နေကြရတာသည်ပင် အခါရ ဒုက္ခဆင်းရဲတွေပဲ။  
ကိုလေသာလုံးဝကင်းပြီး ဘဝအသစ်မဖြစ်ရတော့ပဲ  
ရုပ်နာမ်သီရိရ ဆင်းရဲတွေ လုံးဝပြုတဲ့ ချုပ်ပြီးသွား  
ပါမှ ဆင်းရဲခံပိမိမဲး အမြတ်များပြီးသွားမယ်ဆိုတာ  
အလွန်ထင်ရှားပါတယ်။ ဒါကြောင့် ဘုရားရှင်က  
နိဗ္ဗာနဲ့ ပရမဲ့ ဝဒနှီး ပုံ့ဗုံး။ နိဗ္ဗာနဲ့နိဗ္ဗာနဲ့ကို၊ ပရမဲ့  
အမြတ်ဆုံးဟူ၍၊ ပုံ့ဗုံး-တရားအလုံးခုံကို အကုန်အစင်  
သိမြင်ကြသော ဘုရားရှင်တို့သည်၊ ဝဒနှီးခီးကျူးတော်  
မူကြသည်လို့ ဟောတော်မူပါတယ်။

အခါကို လိုက်ဆိုကြရအောင်... .

ဆောင်ပုစ် ► နိဗ္ဗာနဲ့မြတ်လှ ပုံ့ဗုံးပို့ပေး

### တတိယည့်ဝါဒ

“မည်းဆဲမှ သာမဏာ”

နိပါပွဲနိတော် ပရှုပယာတီ

နသမဏော ဟောတီ ပရဲ ဂိုလောင်းနှော့

ပွဲနိတော်-ကိုလေသာအည်းအကြေးကို  
ပယ်ထုတ်တတ်သောရဟန်းသည်၊ ပရှုပယာတီ-

## ၁၆၇

သူတစ်ပါးကို ညျဉ်းဆဲတတ်သည်၊ ပါ သူတစ်ပါးကို  
သတ်တတ်သည်၊ နဟိုဟောတီ-မဖြစ်သည်သာတည်း။

ပရဲ-သူတစ်ပါးကို ဂိုလောင်းနှော့-ညျဉ်းဆဲ  
သောသူသည်၊ နသမဏော ဟောတီ-ကိုလေသာကို  
ပြီးစေသော သမကာမဟုတ်ပေး။

“ပွဲယေး အတ္ထနောမလဲ ပွဲနိတော် ဝွှေစိုး”

အတ္ထနော့-မိမိ၏၊ မလဲ-ကိုလေသာ အည်း  
အကြေးကို၊ ပွဲယေး ပွဲယောင်း-ပယ်ထုတ်ပစ်တတ်  
၏၊ ကူတီ-ထို့ကြောင့်၊ ပွဲနိတော်-ပွဲနိတော်မည်  
၏... တဲ့။

မိမိရဲ့ ကိုလေသာအည်းအကြေးတွေကို  
ပယ်ထုတ်တတ်လို့ ရဟန်းမည်တယ်လို့ မိန့်ဆိုထား  
သည်အတိုင်း မိမိသစ္ာန်မှာ သီလပျက်ကြောင်း  
ဒေါသာ လောဘစသော ကိုလေသာ အည်းအကြေး  
ကို ပယ်ထုတ်ရင် ပွဲနိတော်တယ်၊ ရဟန်းမည်တယ်၊  
သူတစ်ပါးကို ညျဉ်းဆဲတတ်တယ်၊ သတ်တတ်တယ်

ဆိုရင်တော့ ညျဉ်းဆဲတတ် သတ်တတ်တဲ့ ဒေါသ  
အည်အကြေးကို မပယ်တတ် သောကြောင့် ပွဲဖိတ  
မမည်တော့ဘူး၊ ရဟန်းမဟုတ်တော့ဘူး။

**ဆောင်ပုစ် ▶ ရဟန်းမှန်လျှင်း မည်းတတ်ပေ။**  
ဥတိယအနက်အရအားဖြင့် သူတစ်ပါး  
မသတ်ရဘူး၊ သတ်လျှင် ပွဲဖိတအမည်ခံ ရဟန်း  
မဟုတ်တော့ဘူးလို့ ဆိုလိုပါတယ်။ အဲဒါကို . . .

**ဆောင်ပုစ် ▶ ရဟန်းမှန်လတ် မသတ်တတ်ပေ။**  
သမက ရဟန်းဆိုတာကတော့  
(သမီတတ္ထာ ဟိပါပါနဲ့ သမကောတီ ပဝိစွာတီ)လို့  
မိန့်ဆိုတားသည်နှင့်အညီ မကောင်းမှုအကုသိုလ်ကို  
ပြုမြဲမြုံးစေတတ်လျှင် သမက ရဟန်းလို့ ခေါ်ဆိုရတယ်။  
မငြိမ်းစေတတ်ရင်တော့ သမကရဟန်းလို့ မခေါ်ဆို  
ရပါဘူး။

ဒါကြောင့် ပရံ-သူတစ်ပါးကို ဝိဟောငွေထွေ-  
ညျဉ်းဆဲသောသူသည်၊ နသမကောဟောတီ-သမက

ဆိုတဲ့ ရဟန်းမမည်ဘူးလို့ ဟောတော်မူပါတယ်။  
အဲဒါကို . . .

**ဆောင်ပုစ် ▶ ညျဉ်းဆဲက သမကမဟုတ်ချေ။**  
က. . . ပထမအဆုံးအမ အဗိုဒ္ဓဒေသနာ  
ဂါထာ ပြီးသွားပါပြီ။ ဆောင်ပုစ်များကို အစမှုစပြီး  
ဆိုကြရမယ်။

သည်းခံကျင့်သုံး အမြတ်ဆုံးပေး  
နိုဗာန်မြတ်လှ ဓမ္မပိုင်းပေး  
ရဟန်းမှန်လျှင်း မည်းတတ်ပေး  
ရဟန်းမှန်လတ် မသတ်တတ်ပေး  
ညျဉ်းဆဲက သမက မဟုတ်ချေ။

### ခုတိယဂါထာ

သဗ္ဗာပါပသု အကရဏ်း၊ ကုသလသု ဥပသမ္မဒါ။  
သစိတ္ထပရိယောဒပန်း၊ ဇတ် ဓမ္မနဲ့ သာသန်း။

သဗ္ဗာပါပသု-အလုံးစုံသော မကောင်းမှု  
အကုသိုလ်ဟူသမ္မဒါး၊ အကရဏ်း-မပြုမလုပ်ရခြင်း

လည်းကောင်း၊ ကုသလသု-ကုသိုလ်ဟူသမျှကို  
ဥပသမ္မဒါ-ပြည့်စုံစေခြင်းလည်းကောင်း၊ သစိတ္ထပရီ  
ယောဝပန်း-မိမိစိတ်ကို ဖြူစင်စေခြင်းလည်းကောင်း  
တဲ့-ကြုံတရားသုံးပါးသည်၊ ဗုဒ္ဓနဲ့-ဘုရားရှင်တို့၏၊  
သာသန်-အဆုံးအမည်ဝါဒအစ် ဖြစ်ပါပေသတည်။

### ပထမဗြာဝါဒ

#### “အကုသိုလ်ဟူသမျှ မပြုရ”

သွေပါပသု-အလုံးစုံသော မကောင်းမှု အကု  
သိုလ်ဟူသမျှကို အကရက်-မပြုလုပ်ရခြင်း လည်း  
ကောင်း၊ အလုံးစုံသော မကောင်းမှုအကုသိုလ် ဟူသမျှ  
တွေကို မပြုမလုပ်ရဘူးလို ဆိုလိုပါတယ်။ ဘာကြောင့်  
မပြုလုပ်ရသလဲဆိုတော့ အကုသိုလ် ဆိုတာ “သာဝဇ္ဇာ  
ဒုက္ခဝိပါကလက္ခဏာ” အပြစ်နှင့်တကွ ဖြစ်ခြင်း၊  
ဆင်းရဲ့သော မကောင်းကျိုးကို ပေးတတ်ခြင်းသဘော  
လက္ခဏာရှိတယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်

များကို မပြုလုပ်ဖို့ အဆုံးအမပေးတတ်မှုခြင်း ဖြစ်ပါ  
တယ်။

မကောင်းမှုဆိုတာ ကာယကံဒုစရိတ်၊ ဝစ်ကံ  
ဒုစရိတ်၊ မနောကံဒုစရိတ်ဆိုတဲ့ အကုသိုလ်ကဲ များကို  
ခေါ်ပါတယ်။

သူတစ်ပါးအသက်ကိုသတ်ခြင်း၊ သူတစ်ပါး  
ဥစ္စာကို လုယက်ခိုးယူခြင်း၊ မပိုင်ဆိုင်တဲ့ ကာမဂ္ဂက်တို့  
များယွင်းကျူးလွန်ခြင်းဆိုတဲ့ ကာယကံဒုစရိတ်သုံးပါး။

လိမ်ညာ၍ ပြောခြင်း၊ သူနှစ်ဦးတို့ ခင်မင်မှ  
ပျက်အောင် ဂုံးတိုက်စကားပြောခြင်း၊ ကြမ်းတမ်းသော  
စကားပြောခြင်း၊ အနှစ်မဲ့ အပြန် အဖျဉ်းစကားကို  
ပြောခြင်းဆိုတဲ့ ဝစ်ကံဒုစရိတ်လေးပါး။

ပြီးတော့ သူတစ်ပါးစည်းစီမံခွဲစွာကို မတရား  
ယူလို့မှာ၊ သူတစ်ပါးကို ပျက်စီးစေလို့မှာ၊ များသော  
အယူဝါဒကို ယူမှုဆိုတဲ့ မနောကံ ဒုစရိတ်သုံးပါး  
ကိုလည်း ကြော်ရွှောင်ကြရမယ်။ အဲဒီ ၁၀၀ပါးသော

ဒုစရိတ်တရားတွေကို မပြုလုပ်ပ ရှောင်ကြော်ကြဖိုလို  
ဘုရားရှင်တိုင်းက အဆုံးအမတွေ ထပ်ခါတပ်ခါ  
ပေးတော်မူခဲ့ကြတယ်။

**ဆောင်ပုဒ် ▶ ကိုယ်နှုတ်စိတ်မှု မကောင်းမှု  
မပြုကိုယ်ဝယ်ရှောင်ရမည်။**

### သင့်စိတ်ထ အမြဲဆင်ခြင်ပါ

ပြုလုပ်စရာတစ်ခုခုကို ပြုလုပ်တော့မယ်ဆိုရင်  
သတိသမ္မတ်ဘက်ရှင်ဖို့ ဆင်ခြင်ဖို့ လိုပါတယ်။ မိမိ  
လုပ်နေတဲ့အလုပ်ဟာ သူတစ်ပါးကိုများ ထိခိုက်လေမ  
လား၊ မိမိကိုပဲ ပြန်ထိခိုက်လေမလား ဆိုတာ ဆင်ခြင်ဖို့  
လိုပါတယ်။ တကယ်လို့ မိမိကိုပဲ ဖြစ်စေ သူတစ်ပါး  
ကိုပဲဖြစ်စေ တစ်စုံတစ်ရာ ထိခိုက်နိုင်တယ်ဆိုရင်  
မပြုလုပ်ပရှောင်ကြော်သင့်ပါတယ်။

ဒီလိုပဲ စကားတစ်ခုပြောတော့မယ်ဆိုရင် မိမိ  
ပြောမယ့်စကားဟာ မိမိကိုဖြစ်စေ သူတစ်ပါးကိုဖြစ်စေ

တစ်စုံတစ်ရာ ထိခိုက်နိုင်တယ်ဆိုရင် မပြောနဲ့ ရှောင်ပါ။  
ထိုအတူပဲ စိတ်ကူးကြော်တဲ့နေရာမှာလည်း  
မိမိရဲ့အတွေး၊ မိမိရဲ့အကြံ့အစည်းတွေဟာ မိမိ အပေါ်  
မှာဖြစ်စေ သူတစ်ပါးအပေါ် မှာဖြစ်စေ ထိခိုက် စေနိုင်  
တဲ့ မကောင်းတဲ့စိတ်ကူး၊ မကောင်းတဲ့ အတွေးတွေ  
ဆိုရင် ဆက်မတွေးနဲ့ ရှောင်ပါ။

**ဆောင်ပုဒ် ▶ ပြောမယ်ကြံးလ သင့်စိတ်ထ၊  
အမြဲဆင်ခြင်ပါ**

ပြောမယ်ကြံးလ သင့်စိတ်ထ၊ အမြဲဆင်ခြင်ပါ။  
တွေးမယ်ကြံးလ သင့်စိတ်ထ၊ အမြဲဆင်ခြင်ပါ။  
မိမိသူတစ်ပါး နှစ်ဦးသား၊ ဘယ်သူများထိမည်လဲ။  
ထိခိုက်နိုင်ပြား အပြောများ၊ မများရှောင်ကြော်ပါ။  
ထိခိုက်နိုင်ပြား အပြောများ၊ မများရှောင်ကြော်ပါ။  
ထိခိုက်နိုင်ပြား အတွေးများ၊ မများရှောင်ကြော်ပါ။

အကျဉ်းချုပ်အားဖြင့်ဆိုရင်တော့ ကိုယ်ဖြင့်  
မပြုသင့်တာကို မပြုပဲ ရှောင်ကြော်ရမယ်၊ နှုတ်ဖြင့်  
မပြောသင့်တာကိုမပြောပ ရှောင်ကြော်ရမယ်၊ စိတ်ဖြင့်

မတွေးသင့်တာကို မတွေးပဲ ရှောင်ကြုံရမယ်၊ ဒီလို အမှု ဒီလိုစကား၊ ဒီလိုအတွေးကို ပြလိုပြောလို တွေးလို မတော်ဘူး၊ ပညာရှိသူတော်ကောင်းများက ကဲရဲ့ လိမ့်မယ်လို ထင်ရတဲ့ အမှုဟူသမျှ စကားဟူသမျှ အတွေးဟူသမျှကို မပြုပဲ မပြောပဲ မတွေးပဲ ရှောင်ကြုံ နေဖိပါပဲ။ အဲဒီလို ရှောင်ကြုံခြင်းအားဖြင့် မျက်မှုက်မှုလည်း ချမ်းသာတယ်၊ တမလွန်မှုလည်း အပါယ် ဆင်းရတို့မှ လွှတ်မြှောက်နိုင်ပါတယ်။ အဲဒီလို နေထိုင်ကျင့်သုံးရင် မကောင်းမှု အကုသိုလ်ဟူသမျှကို မပြုရဘူးဆိုတဲ့ အဆုံးအမကြုဝါဒနဲ့ ညီညာပြည့်စုံသွားတော့တာပါပဲ။

### နတိယဉ်ဝါဒ

#### “ကုသိုလ်ဟူသမျှ ပြည့်စုံကြ”

ကုသလသု- ကုသိုလ်ဟူသမျှကို ဥပသမ္ဂါ-  
ပြည့်စုံစေခြင်းလည်းကောင်း၊ ကုသိုလ်ဟူသမျှကို  
ပြည့်စုံစေရမယ်လို ဆိုလိုပါတယ်။ အများနားလည်

လွယ်တဲ့နည်းနဲ့ပြောရရင် ဒါနကုသိုလ်၊ သီလကုသိုလ်၊  
သမာဓိကုသိုလ်၊ ဂိပသုနာပညာကုသိုလ်၊ အရိယမင်  
လေးပါးကုသိုလ်လို ဆိုတဲ့ ဒီကုသိုလ်ဟူသမျှတွေကို  
ပြည့်စုံအောင် ပြုလုပ်အားထုတ်ဖိုပါဘာ။

ဒါနကုသိုလ်ဆိုရာမှာ ဆွမ်းကုသိုလ်ဖြစ်စေ  
သက်န်းကုသိုလ်ဖြစ်စေ၊ ကျောင်းကုသိုလ်ဖြစ်စေ၊  
ဆေးပစ္စည်းကုသိုလ်ဖြစ်စေ၊ ထီးမိန်ပ စသော အခြား  
သော ကုသိုလ်ကိုဖြစ်စေ ဘယ်လိုကုသိုလ်ပဲ ဖြစ်ဖြစ်  
တတ်စွမ်းနိုင်သမျှ ပြုကောင်းတာချည်းပဲ | ဒီတဲ့မှာ  
ကုသိုလ်ဒါန မဖြစ်စေနိုင်တဲ့ (၁) ကဲထိုး ဒါန- မိန်းမ  
အလှု။ (၂) သတ္တုဒါန- သတ္တုဝါအလှု။ (၃) မဇွှေဒါန-  
မှူးယ်ဆေးအလှု။ (၄) သမဇွှေဒါန- ပွဲအလှု။ စသည်  
ကိုတော့ မပါဘူးလို မှတ်ယူကြစေလိုပါသည်) ဒါန  
ကုသိုလ်ဖြစ်စေနိုင်တဲ့ အလှုဟူသမျှ ဘယ်လိုအလှု။  
ကိုမျှ မြတ်စွာဘုရားက ပယ်မြစ်ခြင်းမရှိပါဘူး။

တချို့ပုဂ္ဂိုလ်များကတော့ လူချမ်းသာ နတ်

ချမ်းသာကို တောင့်တပြီး မလူဖို့ တားမြစ်ကြတာ  
လည်းရှိတယ်။ လူချမ်းသာ၊ နတ်ချမ်းသာကို တောင့်တ  
ပြီးလူလျှင် သံသရာရှည်တတ်တယ်လို့လည်း အပြစ်  
ပြောတတ်ကြတယ်။ ဘုရားလက်ထက်က သာမန်  
ကုသိုလ်ကောင်းမှုကြောင့် နတ်ပြည်ရောက်ပြီး အဲဒီ  
နတ်ဘဝမှာပင် တရားနာရာ၊ တရားနှုလုံးသွင်းရတဲ့  
အတွက် တရားထူးရသွားကြတာတွေကို ထောက်ဆ  
ကြည့်ရင် သံသရာရှည်တယ်လို့ မဆိုသင့်ပါဘူး။

ပုံစုတုတ်ပြရရင်- သိကြားမင်းအလောင်း  
ဖြစ်တဲ့ မာယလုလင်ဟာ လူချမ်းသာ နတ်ချမ်းသာကို  
တောင့်တပြီး ကုသိုလ်တွေပြုလာခဲ့တယ်။ အဲဒီတုန်းက  
ဘုရားတရားတော်ကိုလည်း ကြားဖူးဟန်မရှိပါဘူး၊  
နိုဗ္ဗာန်အကြောင်းလည်း သိဟန်မတူပါဘူး၊ အဲဒီဝါဌ္ဂါ  
ကြောင်းထဲမှာ နိုဗ္ဗာန်ကို ဆုတောင်းကြောင်းလည်း  
အရိုင်အမြိုက်မျှတောင် မပါပါဘူး၊ ဒါပေမယ့် သူပြုခဲ့တဲ့  
ကောင်းမှုများကြောင့် သိကြားမင်းဖြစ်ရတယ်၊ နောက်

မြတ်စွာဘုရားထံမှာ သက္ကပ္ပသုတ်တရားကို နာကြား  
ပြီး သောတာပန်ဖြစ်ရကြောင်း အလွန်ထင်ရှားပါတယ်။

**ဆောင်ပုဒ် ▶ ကောင်းတဲ့ အမူကို ပြုမူလျှင်**  
**ကောင်းတာဖြစ်မည်ပင်**  
**ကောင်းတာကိုပင် ပြစ်လိုကာ**  
**ကောင်းတဲ့အမူကို ပြုမြတ်။**

ဒါကြောင့် လောကီချမ်းသာကို တောင့်တပြီး  
ဒါနမပြုကောင်းဘူးလို့ မတားမြစ်သင့်ပါဘူး။ ဘုရား  
ကိုယ်တော်တိုင်ကလည်း အဲဒီလို့ တားမြစ်တာ မရှိပါ  
ဘူး။ ဒါကြောင့် ဘယ်လိုချမ်းသာကိုပဲ တောင့်တ၍  
ဖြစ်စေ၊ ဘုရားရှင်ရဲ့ အဆုံးအမြှဝါဒတော်နဲ့အညီ  
ကုသိုလ်ဖြစ်စေနိုင်တဲ့ ဒါနဟူသမျှကို ပြည့်စုံအောင်  
ပြုလုပ်ကြရမယ်။

သီလကု သို့လ်တွေလည်း ပြည့်စုံအောင်

သမာဓိကုသိုလ်ကတော့ ကသိုက်း (၁၀)  
 ပါးထဲက ကသိုက်းအာရုံတစ်ခုခုကို စိတ်ကလေး  
 တည်နေအောင် နှလုံးသွင်းနေရင် ဖြစ်စေ၊ အနုသတိ  
 (၁၀) ပါးထဲက ဘုရားရှင်ရဲ့ဂျောက်တော် တစ်ပါးပါးကို  
 စိတ်ကလေးတည်နေအောင် နှလုံးသွင်း အားထူတ်  
 နေရင်ဖြစ်စေ သမာဓိကုသိုလ်တွေ ဖြစ်နေတာပါဘာ။

ଶିଖମାନଙ୍କାର୍ଯ୍ୟ

ଶିଖିବାକୁ ଯାଇଲ୍ଲାଙ୍କଣେ ? ପ୍ରିଯ ଓ ପିଃକ  
ଧର୍ମରୂପରେ ପରିଚୟ ଦେଇବାରୁ କିମ୍ବା ପ୍ରତିଷ୍ଠାନରେ

ဖြစ်ဆဲမှာ အမှန်အတိုင်းသိအောင် ရှုမှတ်မှု သတိဖြင့်  
မပြတ် ရှုမှတ်လျက် ပွားများနေဖိပါဘဲ။

“ଗ୍ରେନ୍ଡୋଠି ଗ୍ରେନ୍ଡିଟି ପଲକାଟି” ଏବନ୍ଦ୍ରିଣି  
 ଶେଷତାଃତେ ମହାଵତିପଦ୍ମାଫଳୀର ପିଣ୍ଡଟର୍କୁଣ୍ଡ  
 ଆଲ୍ଲେ ସ୍ବାଃଶମ୍ଭୁଶ୍ଵାଃତାଯ୍ ଦ୍ୱାଲ୍ପୁଣଃତାଯ୍ ଶାଯ  
 ଲୁଣଃତାଯ୍ କ୍ରିତାଯ୍ ଲୁଣଃତାଯ୍ ଶୁତାଯ୍ଦି ଆରିପଚ୍ଛୁ  
 ତିକାଃକୁ ଶ୍ରୀମୁତ୍ତରଫେଣ୍ଟିପିଲେ॥ ରିଂପେ ଏବନ୍ଦ୍ରିଣ୍ମାଲନ୍ୟ  
 ରିଂତାଯ୍ ଯିନ୍ଦିଶମ୍ଭୁ ଯିନ୍ଦିତାଯ୍ ଲେଖାଂଶମ୍ଭୁ  
 ଲେଖାଂଶତାଯ୍ ଜିରିପଲମ୍ଭୁ ଜିରିତାଯ୍ ଏବନ୍ଦ୍ରିଣି ଶ୍ରୀମୁତ୍ତ  
 ଫେଣ୍ଟାଯ୍॥

ଆଲାଃତ୍ର ଗୋଃ ଶନ୍ତି ଲୁହିଣ୍ମାଃପେମୁଲଦ୍ୟଃ  
ଗୋଃତଯି ଶନ୍ତିତଯି ଲୁହିତଯିଲ୍ଲି ଆରପ୍ତଚ୍ଛାତକାଃକ୍ଷେ  
ଶ୍ରୀମୁତ୍ତରଧର୍ମଯି ॥ ଶ୍ରୀମୁତ୍ତରଫୁଲିକଟେଜ୍ ଆଲ୍ୟନ୍ ଲୁହିଗୁଣ୍ଠି  
ତଯି ॥ ଠର୍ମଃତାଃଫେରିରୂତେବ୍ଦ ପଦିପିଲ୍ଲାଃ ପ୍ରିଣଲ୍ଲୁଣ୍ଡ  
ପ୍ରିଣତଯି କ୍ରୂଃଲ୍ଲୁଣ୍ଡକ୍ରୂଃତଯି ତିଲ୍ଲୁଣ୍ଡ ତିତଯି  
ପିଲ୍ଲୁଣ୍ଡପିତଯି କ୍ରୁଲ୍ଲୁଣ୍ଡକ୍ରୁତଯିଲ୍ଲି ଶ୍ରୀମୁତ୍ତରଫେରିଫୁଲିପିବେ ॥

သမာဓိမှသည် ဂိပသုနာဉာဏ်ဆီသို့

ဂိပသုနာဉာဏ်အစစ်ဖြစ်အောင် ရွှေမှတ်ရာ  
မှာ သမာဓိပြည့်စုံဖို့က သိပ်အရေးကြီးပါတယ်။  
သမာဓိအားရှုံးတဲ့အခါကျမှ နာမ်နဲ့ရွှေပို့ ပိုင်းခြား  
သိတဲ့ဉာဏ်က စြေးဖြစ်တယ်။

သမာဓိမဖြစ်သေးရင်တော့ နာမ်နဲ့ရွှေပို့  
ကိုယ်တိုင် ပိုင်းခြားသိတဲ့ နာမရွှေပဲ ပရီဇ္ဈာဒ္ဒဗြာဏ်အစစ်  
မဖြစ်နိုင်သေးပါဘူး၊ ဖြစ်ခဲ့ရင်တောင် သုတမယဉာဏ်၊  
စိန္တာမယဉာဏ်သာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မြတ်စွာ  
ဘုရားက သမာဓိဖြစ်အောင် အားထုတ်ဖို့ ဒီလို တိုက်  
တွေးတော်မှုပါတယ်။

သမာဓိ ဘိက္ခဝေ ဘာဝေထာ သမာဟိတောာ  
ဘိက္ခဝေ ယထာဘူတဲ့ ပေါ်နာတဲ့ လို ဟောတော်မှုပါ  
တယ်။

ဘိက္ခဝေ - ရဟန်းတို့ သမာဓိ - စိတ်  
တည်ကြည်မှု သမာဓိကို ဘာဝေထာ - မိမိသန္တာန်မှာ

ဖြစ်ပွားစေကုန်လေ့ တဲ့ သမာဓိဖြစ်အောင်  
အားထုတ်ဖို့ ဘုရားရှင်ကိုယ်တော်တိုင် တိုက်တွေးတော်  
မှုပါတယ်။ သမာဓိဖြစ်ပေါ်လာရင် သမာဓိ၏အစွမ်း  
ဖြင့် အသိဉာဏ်အစစ် ဖြစ်ပုံကိုလည်း ဘိက္ခဝေ-ရဟန်း  
တို့ သမာဟိတောာ- စိတ်တည်ကြည်မှု သမာဓိ ရှိသော  
ပုဂ္ဂိုလ်သည် ယထာဘူတဲ့ ရွှေပို့ ရွှေပ်အတိုင်း နာမ်ကို  
နာမ်အတိုင်း အမှန်ကိုအမှန်အတိုင်း ဟုတ်တိုင်းမှန်စွာ  
ပေါ်နာတဲ့ သိ၏။ သမာဓိဖြစ်ပြီ ဆိုရင် သမာဓိကိုမြှုပြီး  
ဂိပသုနာဉာဏ်အစစ်တွေ ဖြစ်တော့တာဘဲ။

ဥပမာ ဘုန်းဌီးတို့ ညွှန်ကြားတဲ့အတိုင်း ဒွါရ  
၆ ပါးက ဖြစ်ပဲရွှေပ်နာမ်တရားတွေကို မပြတ် ရွှေမှတ်  
နေပေမယ့် သမာဓိကောင်းကောင်းမဖြစ်သေးရင်  
ရှုံးနာမ်ကို ခွဲခြားသိတဲ့ အခြေခံပိပသုနာဉာဏ်တောင်  
မဖြစ်နိုင်သေးပါဘူး၊ အဖြစ်အပျက် အနိစ္စ ဒုက္ခ စသည်  
ကို အမှန်အတိုင်းသိဖို့ဆိုတာကတော့ တော်တော်  
ဝေးပါသေးတယ်။

၁၄၂

## နာမရူပပရီစွေးညာက်

ဟောင်းတယ် ပိန့်တယ် စသည်ဖြင့် ရှုမှုတ်နေရင်း အာရုံနဲ့ မှတ်စိတ်ဟာ အတွဲလိုက် အတွဲလိုက် ချိန်သားကိုက်ပြီး မှတ်စိတ်ချည်း တစဉ်တတန်းထဲ စင်ကြယ်နေတဲ့ အခါမှာ ရှုမှုတ်တိုင်း ရှုမှုတ်တိုင်း သိစရာရှုပ်ကတ္တား၊ ရှုသိတာကတ္တားလို့ ကွဲပြားပြီး သိလာတယ်။ တမင်ကြံတွေးယူရတာ မဟုတ်ပါဘူး၊ ရှုမှုတ်နေရင်း သူအလိုလို အသိရှင်းလာတာ (သမာဟိ တော် ယထာဘူးတဲ့ ပအေနာတိဆိုတဲ့) ဒေသနာတော် နှင့်အညီ နာမရူပပရီစွေးညာက် ဖြစ်လာတာပဲ။ အဲဒီလို အသိညာက်ဟာ ဖြစ်ဆဲရပ်နာမ်ကို မရှုပဲနဲ့ မဖြစ်နိုင် ပါဘူး၊ စွဲစွဲစပ်စပ် ရှိရှိသေသေကို ရှုမှုတ်အားထုတ်ပါမှ ဖြစ်နိုင်ပါတယ်။

## ပစ္စယာပရီဂ္ဂာညာက်

အဲဒီကနောက် သမာဓိအားတွေ့ တဆင့်ပြီး တဆင့် တိုးတက်လာတဲ့ အခါမှာ ကျွေးချင် ဆန့်ချင်တဲ့

၁၄၃

စိတ်ကြောင့် ကျွေးတယ် ဆန့်တယ်၊ သွားချင်တဲ့စိတ်ကြောင့် သွားတယ်၊ လူပ်ချင်တဲ့စိတ်ကြောင့် လူပ်တယ်၊ မြင်စရာရှိလို့ မြင်တယ်၊ ကြားစရာရှိလို့ ကြားတယ်၊ သိစရာရှိလို့ သိတယ် စသည်ဖြင့် အကြောင်းနဲ့အကျိုးကိုလည်း ပိုင်းခြားပြီး သိလာတယ်။ အဲဒီလိုသိတာဟာ သမာဓိကြောင့်ဖြစ်တဲ့ ပစ္စယာပရီဂ္ဂာညာက်၊ အဲဒီအသိညာက်ကလည်း မရှုတဲ့ သူမှာ မဖြစ်ဘူး၊ စူးစူး စိုက်စိုက်ရှုတဲ့ သူမှာသာ ဖြစ်ပါတယ်။

## သမ္မသနညာက်

အဲဒီထက် သမာဓိအားတွေ့ တိုးတက် ထက် သန်လာတဲ့ အခါမှာ ရှုမှုတ်တိုင်း ရှုမှုတ်တိုင်း ရှုမှုတ်ရတဲ့ သဘောဇ်၊ အစနဲ့အဆုံး၊ အဖြစ်နဲ့အပျက်ကို တွေ့ရတယ်။ အဲဒီအခါ အနိစ္စ - ဒုက္ခ - အနတ္ထ စသည်ဖြင့် သုံးသပ်ဆင်ခြင်တဲ့ သမ္မသနညာက် ဖြစ်လာတယ်။

## ၁၄၄

### ဥဒယခ္ဓယဉာဏ်

ဒီထက် သမာဓိတရားတွေ အားကောင်းလာ  
တဲ့အခါ ခြေတစ်လှမ်းအတွင်း ဖြစ်စေ တနောင်းတပိန်  
အတွင်းမှာဖြစ်စေ တကွေးတဆုံးအတွင်းမှာပင် ဖြစ်  
စေ အဖြစ်အပျက်တွေဟာ မရေမတွက်နိုင်အောင်  
အကြိမ်ပေါင်းများစွာ တွေ့ရတယ်။

အဲဒီတော့မှ အနိစ္စ ဒုက္ခ အနဲ့တရားတို့ရဲ့  
သဘောမှုန်ကို သာပြီးရှင်းလင်းစွာ သိလာရတယ်။

ဘယ်လိုသိလာလဲဆိုတော့ ရှုမှုတ်ရတဲ့ ရုပ်  
နာမ်အာရုံကလေးတွေရဲ့ အစဖြစ်လာမှုနဲ့ အဆုံးပျက်  
သွားမှုကို တိကန် တိကန် ပိုင်းပိုင်းခြားခြား သိလာ  
တယ်။ အဲဒါ ဥဒယခ္ဓယဉာဏ်ပါပဲ။ ဒီလို အမှုန်အတိုင်း  
သိခြင်းဟာ (သမာဟိတော် ယထာ ဘူးတဲ့ ပဇာနာတိ  
ဆိုတဲ့) ဒေသနာတော်နှင့်အညီ သိတာပါပဲ။ ဒီဥဒယခ္ဓ  
ယဉာဏ်ဖြစ်တဲ့အခါမှာ အလင်းရောင်တွေလည်း ပေါ်  
လာတယ်၊ နှစ်သိမ့်အားရမှု ပိတိတွေလည်း အကြီး

## ၁၄၅

အကျယ်ဖြစ်တတ်တယ်။ ကိုယ်စိတ်၏ ဤမ်းအေးမှု  
ပသုဒ္ဓဆိုတာကလည်း အထင်အရှား ဖြစ်ပေါ်လာ  
တတ်ပါတယ်။ ကြည်လင်မှု၊ ယုံကြည်မှု၊ ကြည်ညီမှု  
သဒ္ဓါတရားတွေကလည်း အလွန်အကဲ ပေါ်လာတတ်  
တယ်။ ပေါ်လာသမျှအာရုံတိုင်းကို မမှတ်နိုင်တာ  
မသိတာရယ်လို့ မရှိနေတော့ဘူးလို့ ထင်ရလောက်အောင်  
သတိတွေ ညာ၏တွေကလည်း အလွန် ကောင်းနေ  
တတ်ပါတယ်။ အဲဒီလို အခါမှာ သိပ်ကို ဝမ်းသာအားရ  
ဖြစ်နေတတ်ပါတယ်။ အဲဒါတွေက ဥဒယခ္ဓယဉာဏ်မှာ  
တွေ့ရတဲ့ တရားအရသာထူးတွေပါပဲ။ ယောဂါကတော့  
အဲဒါတွေကို နိုဗ္ဗာန်မဂ်ဖိုလ် တရားထူးရပြီလို့တောင်  
ထင်နေတတ်ပါသေးတယ်။

## ဘဂ်ဉာဏ်

အဲဒါတွေကို ရှုမှုတ်ပြီး ပယ်သွားရပါတယ်။  
အဲဒါတွေ လွန်မြောက်သွားတော့ ရှုတိုင်း မှတ်တိုင်း

ကုန်ကုန်သွားတာ ပျောက်ပျောက်သွားတာကိုသာ  
တွေ့နေရပါတယ်။ ဖောင်းတယ်လို့ မှတ်လိုက်ရင် ဗိုက်  
ပုံသဏ္ဌာန်ကလည်း မထင်တော့ဘူး၊ ကိုယ်ပုံသဏ္ဌာန်  
လည်း မထင်တော့ဘူး၊ တရိပ်ရိပ်နဲ့ ပျောက်ပျောက်  
သွားတာကိုပဲ တွေ့ရတယ်။ ပိန်တယ်လို့ မှတ်လိုက်ရင်  
လည်း ဒီအတိုင်းပဲ တရိပ်ရိပ်နဲ့ ပျောက်ပျောက်  
သွားတာကို တွေ့ရတယ်။ မှတ်ရတဲ့အာရုံတင် မဟုတ်  
သေးဘူး၊ မှတ်သိတဲ့စိတ်ကရော အတွဲလိုက် အတွဲ  
လိုက် သိသိပြီး ပျောက်ပျောက်သွားတာကို တွေ့ရ  
တယ်၊ ဘယ်ဟာကိုပဲ မှတ်မှတ် အာရုံရော မှတ်သိတဲ့  
စိတ်ကလေးရော ရွှေဆင့်နောက်ဆင့် ပျောက်ပျောက်  
သွားတာကိုသာ တွေ့နေရတယ်။ စကြိုလျောက်နေရာ  
မှာလည်း ကြွေတယ်၊ လှမ်းတယ်၊ ချေတယ်လို့ မှတ်တိုင်း  
မှတ်တိုင်း တရိပ်ရိပ်နဲ့ ရွှေရွှေပြီး ပျောက်သွား  
တာကိုသာ တွေ့နေရတယ်။ ခြေပုံသဏ္ဌာန် ဘာမှ  
မထင်တော့ဘူး၊ အဲဒါဟာ ဘင်္ဂလာက်ပါပဲ။

ဘဏ်ဘဆင့်ဆင့်မှသည် နိမ္မာန်သီသို့

အဲဒီ ဘင်္ဂလာက အပျက်တွေချည်း တွေ့နေ  
ရတော့ ကြောက်စရာကောင်းတယ်လို့ ထင်လာတယ်၊  
ဒါ ဘယ်ဘက်ပါပဲ၊ ကြောက်စရာထင်တော့ အပြစ်  
မြင်လာပြန်တယ်။ ဒါ အာဒီနဝိဘဏ်ပါပဲ၊ အပြစ်မြင်  
တော့ မပျော်နိုင်တော့ဘူး ဖြိုင့်လာတယ်၊ နိမ္မာန်ဘဏ်  
ပဲ ဖြိုင့်တော့ လွှာတ်မြောက်ချင်လာတယ်။ မျိုးတွေကမှတ်ဘာ  
ဘဏ်ပါပဲ၊ လွှာတ်မြောက်ချင်တော့ လွှာတ်မြောက်  
အောင် တဖန် အထူးရှုရပြန်တယ်၊ ပဋိသနီဘဏ်ပါပဲ။  
အဲဒီ ပဋိသနီဘဏ်နဲ့ရှုလို့ အနိစ္စ ဒုက္ခ အနတ္ထသဘော  
တွေကို ပိုင်ပိုင်ကြီးသိမြင်လာတော့ သနီရှုပေကွာ  
ဘဏ်ဖြစ်လာတယ်။ ဒီဘဏ်ကတော့ အလွန်သိမဲ့  
ပါတယ်၊ အလွန်လည်း ကောင်းပါတယ်။ ကြောင့်ကြ  
မစိုက်ရပဲနဲ့ ရှုစရာအာရုံတွေက ထင်ရှုးပေါ်နေတယ်။  
ရှုသိမှုကလည်း သူ့အလိုလိုပဲ တစ်စဉ် တစ်တန်းတည်း  
ကြောရှည့်စွာ ဖြစ်နေပါတယ်။ အဲဒီ သနီရှုပေကွာဘဏ်

ရင့်သနအားပြည့်လာတဲ့ အခါကျတော့ အနဲ့လောမ  
ဝိပဿနာဉာဏ် ဖြစ်ပြီးတော့ ဂေါကြူဘူးဉာဏ်နှင့်  
တက္က အရိယမဂ်ဉာဏ်ဖြင့် နိုဗ္ဗာန်ကို မျက်မှာက်ပြု  
သွားတော့တာပဲ။

ယခုပြောခဲ့တဲ့ သမာဓိဉာဏ်နှစ်ပါးထဲက စျေန်  
သမာဓိနဲ့ ဝိပဿနာသမာဓိဆိုတာတွေက (ကုသလ  
သဲ ဥပသမ္မဒါ-ကုသိုလ်ဟူသမျှ ပြည့်စုံစေရမယ်လို)  
ဆိုတဲ့ အဆုံးအမ ဉာဏ်အား ဖြစ်စေရမယ် ဖြစ်စေရ၊  
ပြည့်စုံစေရမယ် သမာဓိကုသိုလ်ပါဘဲ။ နာမရူပ  
ပနီဇွဲဉာဏ်မှုစ၍ သခ္ပါရုပေကွာဉာဏ် အနဲ့လောမ  
ဉာဏ်တိုင်အောင် ဝိပဿနာဉာဏ်တွေဟာလည်း  
ဖြစ်ပွားစေရ၊ ပြည့်စုံစေရမယ် ဝိပဿနာ ကုသိုလ်တွေ  
ပါဘဲ။

အဲဒီကနောက် အရိယာမဂ်ဆိုတာကလည်း  
ဖြစ်ပွားစေရ၊ ပြည့်စုံစေရမယ့် မဂ်ကုသိုလ်ပါဘဲ၊ အဲဒီ  
မဂ်ကတော့ တစ်ကြိမ်တည်းသာ ဖြစ်တယ်၊ တစ်ကြိမ်

တည်း ဖြစ်ရုံမျှဖြင့် ပယ်သင့်တဲ့ ကိုလေသာတွေကို  
အကြောင်းမဲ့ ပယ်သွားတယ်၊ ဒါကြောင့် ကင်းသင့်တဲ့  
ကိုလေသာတွေ အကုန်ကင်းပြီးသွားတယ်။

### သောတာပတ္တိမဂ်ဉာဏ်

ဝိပဿနာကုသိုလ်တွေကတော့ အရိယာမဂ်  
ကို ဖြစ်စေနိုင်လောက်အောင် အင်အားမပြည့်သေး  
မချင်း အကြိမ်များစွာ ဖြစ်ပွားရတယ်၊ တချို့ပုဂ္ဂိုလ်မှာ  
ဆိုရင် သိန်းသန်းမက အကြိမ်များစွာ ဖြစ်ပွားရတယ်၊  
အားပြည့်တဲ့ အခါကျတော့မှ သခ္ပါရုပေကွာဉာဏ်က  
အနဲ့လောမဉာဏ်ကို ဖြစ်စေတယ်၊ အနဲ့လောမဉာဏ်  
က ဂေါကြူဘူးဉာဏ်နှင့် မဂ်ဉာဏ်ကို ဖြစ်စေတယ်၊  
ပထမအကြိမ်မှာ သောတာပတ္တိမဂ်ဉာဏ်ကို ဖြစ်စေ  
တယ်၊ အဲဒီ သောတာပတ္တိမဂ်ဉာဏ်ကြောင့် အပါယ  
လားကြောင်းဖြစ်တဲ့ သဲ့ဘာယို့စသော ကိုလေသာ  
တွေ ဖြစ်ခွင့်မရှိတော့ပဲ လုံးဝကင်းပြီးသွားတယ်၊ အဲဒီ

သာတွေကို ပယ်နိုင်အောင် မရသေးတဲ့မဂ်ဖိုလ် တရား  
ထူးကိုရအောင် ဥဒယွေယဉ်စသော ဝိပဿနာ  
ကုသိုလ်ကို ဆက်လက်ပြီး ရွှေဗျားစေရတယ်။ ဝိပဿနာ  
ဉာဏ် ရင့်သနပြည့်စုံတဲ့အခါကျတော့ အနာဂတ်မဂ်  
ဉာဏ်ကို ရတယ်၊ အဲဒီမဂ်က အနာဂတ်ဖိုလ်ကို ဖြစ်စေ  
တယ်၊ အဲဒီအခါ အနာဂတ်ပုဂ္ဂိုလ် ဖြစ်တယ်၊ အနာဂတ်  
ပုဂ္ဂိုလ်မှာ ကာမရာဂနဲ့ ဖျာပါဒဆိုတဲ့ ကိုလေသာတွေ  
ဟာ ဖြစ်ခွင့်မရှိတော့ပဲ လုံးဝ ကင်းပြိုးတယ်။

### သကဒါဂါမဂ်ဉာဏ်

သာတာပန်ဖြစ်ပြီးတော့ မပယ်သေးတဲ့  
ကိုလေသာတွေကို ပယ်နိုင်အောင် မရသေးတဲ့ မဂ်ဖိုလ်  
တရားထူးတွေကို ရအောင် ဥဒယွေယဉ်စသော  
ဝိပဿနာကုသိုလ်ကို ဆက်လက်ပြီး ရွှေဗျားစေရတယ်၊  
ဝိပဿနာဉာဏ် ရင့်သနပြည့်စုံတဲ့အခါကျတော့ သက  
ဒါဂါမဂ်ဉာဏ်ကိုရတယ်၊ အဲဒီမဂ်က သကဒါဂါမ  
ဖိုလ်ကို ဖြစ်စေတယ်။ အဲဒီအခါကျတော့ သကဒါဂါမ  
ပုဂ္ဂိုလ် ဖြစ်သွားတယ်၊ သကဒါဂါမပုဂ္ဂိုလ်မှာ ကြမ်တမ်း  
တဲ့ ကာမရာဂနဲ့ ဖျာပါဒတို့ ကင်းပြိုး သွားတယ်။

### အနာဂတ်မဂ်ဉာဏ်

သကဒါဂါမဂ်ကလည်း မပယ်ရသေးတဲ့ ကိုလေ

### အရဟတ္ထမဂ်ဉာဏ်

အနာဂတ်ကလည်း မပယ်ရသေးတဲ့ ကိုလေ  
သာတွေကို ပယ်နိုင်အောင် မရသေးတဲ့ မဂ်ဖိုလ်တရား  
ထူးကိုရအောင် ဥဒယွေယဉ်စတဲ့ ဝိပဿနာ  
ကုသိုလ်ကို ဆက်လက်ဖြစ်ပွားစေရတယ်။ ဝိပဿနာ  
ဉာဏ် ရင့်သနပြည့်စုံတဲ့အခါကျတော့ ဝိပဿနာဉာဏ်  
က အရဟတ္ထမဂ်ဉာဏ်ကို ဖြစ်စေတယ်၊ အဲဒီအရဟတ္ထ

၁၅၂

မင်္ဂလာက်ကြောင့် ကိုလေသာဟူသမျှ ဖြစ်ခွင့်မရှိတော့  
ဘဲ လုံးဝ ကင်းပြီးသွားတယ်၊ အဲဒီအရဟတ္ထမင်က  
အရဟတ္ထဖိုလ်ကိုလဲ ဖြစ်စေတယ်၊ အဲဒီအခါမှာတော့  
ရဟန္တာပုဂ္ဂိုလ်ကြီး ဖြစ်သွားတယ်။

### ကုသိုလ်ဟူသမျှ ပြည့်စုံကြ

ယခုပြောတဲ့ ဝိပဿနာဉာဏ်အဆင့်ဆင့်တွေ  
ဟာ (ကုသလသု ဥပသမ္မဒါ-ကုသိုလ်ဟူသမျှ ပြည့်စုံ  
စေရမယ်လို့) ဟောကြားတော်မူထားတဲ့ အဆုံးအမ  
ဉာဏ်တော်နှင့်အညီ ဖြစ်ပွားစေရ ပြည့်စုံစေရမည့်  
ဝိပဿနာကုသိုလ်၊ အရိယမင်ကုသိုလ်တွေပါဘဲ။

ဒါနကုသိုလ်၊ သီလကုသိုလ်၊ သမာဓိကုသိုလ်၊  
ဝိပဿနာကုသိုလ်၊ အရိယမင်ကုသိုလ်ဆိုတဲ့ ကုသိုလ်  
တရားတွေ မိမိတို့ရဲ့သန္တာန်မှာ ပြည့်စုံအောင် ပြုလုပ်  
ပွားများ အားထုတ်သွားမယ်ဆိုပါရင် ဘုရားရှင်တို့ရဲ့  
အဆုံးအမဖြစ်တဲ့ ကုသလသု-ကုသိုလ်ဟူသမျှတွေ

၁၅၃

ကို၊ ဥပသမ္မဒါ-ပြည့်စုံစေခြင်းလည်းကောင်းဆိုတဲ့  
အဆုံးအမ ဉာဏ်တော်နဲ့ညီညာတ် ပြည့်စုံသွားတော့  
တာပါဘဲ။

- \* ကိုယ်နှုတ်နဲ့ အကောင်းဆုံး  
ပေါင်းစွဲကုသိုလ်ဖြုရမည်။
- \* စတုတ္ထအောင်ပန်း မင်ဖိုလ်လမ်း၊  
ဆင်မြန်းနိုင်အောင် ကျွန်ုရမည်။

တတိယဉာဝါဒ

### “စိတ်ဟူသမျှ ဖြုစ်ကြ”

သစိတ္တာ ပရိယောဒပန်း-မိမိစိတ်ကို ဖြူစင်စေ  
ခြင်းလည်းကောင်း၊ မိမိစိတ်ကို ဖြူစင်စေရမယ်ဆိုတဲ့  
အဆုံးအမအရ ဖြူစင်လိုတဲ့ပုဂ္ဂိုလ်ဟာ မဟာသတိ  
ပဋိနာန်တရားကို ပွားများအားထုတ်ဖိုပါဘဲ။ ဘယ်လို  
အားထုတ်ရမလဲဆိုတော့ ဒွါရ့၆ ပါးက ပေါ်လာသမျှ  
ရုပ်နာမ်အာရုံတွေကို မပြတ်ရှုမှတ်နေရမှာ ဖြစ်ပါ

## ၁၅၄

တယ်။ ဖြစ်ပေါ်တိုင်းသော ရှုပ်နာမ် အာရုံတွေကို  
မလွှတ်စတမ်း အမြဲမပြတ်ရှုမှုတ်နေတဲ့အခါ ရှုမှုတ်  
နေတဲ့ စိတ်နဲ့ ရှုမှုတ်စရာအာရုံတွေဟာ တစဉ်  
တတန်းထဲဖြစ်ပြီးတော့ ကာမစွန့်၊ ပျာပါဒ၊ ထိနမိန္ဒ၊  
ညီန္ဒ ကုလာဖွံ့ဖို့ကိုဖွားဆိုတဲ့ စိတ်ကို ညွစ်နှင့်မေးစေတဲ့  
နိုဝင်ဘဏ်ရားဆိုးတွေ ဝင်ခွင့်မရဘဲ မိမိစိတ်ဟာ  
ရှုမှုတ်နေဆဲမှာ စင်ကြယ်သန့်ရှင်း နေပါလိမ့်မယ်။  
မိမိစိတ်ကို လုံးဝအပြည့်အစုံ ဖြူစင်စေချင်တယ်  
ဆိုရင်တော့ အရဟတ္တုမဂ် အရဟတ္တု ဖို့လျောက်  
အောင် အပြည့်အစုံ ကြိုးစားအားထုတ်ရပါမယ်။  
ကြိုးစားအားထုတ်လို ရှုပ်နာမ်အဖြစ်အပျက်၊ အနိစ္စ<sup>၃</sup>  
ဒုက္ခ အန္တုသဘောမှုပြီး ဝိပသုနာဉာဏ်တွေ  
ရင့်ကျက်ပြည့်စုံကာ မဂ်အဆင့်ဆင့် ဖို့လျောက်အဆင့်ဆင့်  
ဆိုက်ရောက်ပြီး နိုဗ္ဗန်ကို မျက်မောက်ပြုရပြီးဆိုရင်  
ကိုလေသာအည်းအကြေးတွေ လုံးဝစင်ကြယ်ပြီး  
မိမိစိတ်ဟာ ခရာသင်းပွားသစ်ကဲသို့ အစဉ်ထာဝရ

## ၁၅၅

ဖြူစင်ဝင်းသစ်ပြီး စင်ကြယ်နေပါလိမ့်မယ်။

ဆောင်ပုစ် ▶ ကိုလေသာအေး စိတ်ည်းကြေး

ဖြူဖွေးအောင်သာပြုရမည်။

ဖြူဖွေးလိုလျှင် အလုပ်ခွင့်၊

လျှင်လျှင်မြန်မြန်ဝင်ရမည်။

ထဲ - ဤသုံးပါးသည်၊ ပုံချိန်-ဘုရားရှင်  
တို့၏၊ သာသန်-အဆုံးအမခြားဝါဒ ဖြစ်တော်မူပါပေ  
သတည်း။

ဆောင်ပုစ် ▶ မကောဇ်မှုများ ရှောင်ရှားပယ်လေ၊

ကုသိုလ်တရား ဖြစ်ပွားစုံစေ၊

မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစေ၊

ဤသုံးပါး ဘုရားဆုံးမပေါ်။

တတိယဂါတာ

အနုပဝါဒီ အနုပယာတော်

ပါတီမောကွေစ သံဝရော်။

၁၅၆

မတ္တည့်တာစ ဘတ္တသို့  
ပန္တသယနာသန့်၊  
အမိန့်တွေစ အာယောဂါ၊  
တဲ့ ဗုဒ္ဓါန သာသန့်။

အနုပဝါဒီ-သူတစ်ပါးကို မစွမ်းစွဲ မကဲ့ရဲ့ခြင်း  
သည်လည်းကောင်း၊ အနုပယာတော့-သူတစ်ပါးကို  
မည်းဆဲရခြင်းသည်လည်းကောင်း၊ ပါတီမောက္ဗ-  
ပါတီမောက်ခေါ် ကိုယ်ကျင့်သီလ၍။ သံဝရောစ-  
အကုသိုလ်မဖြစ်ရအောင် ပိတ်ဆီခြင်း စောင့်ရှောက်  
ခြင်းသည်လည်းကောင်း၊ ဘတ္တသို့-ဆွမ်းသောလျှော်၍  
မတ္တည့်တာစ-အတိုင်းအရှည်ကို သီခြင်းသည် လည်း  
ကောင်း၊ ပန္တးဆီတိပြုမြင်သော သယနာ သန္တာ-ကျောင်း  
အပိုရာနေရာသို့ ကပ်ခြင်းသည်လည်းကောင်း၊ အမိန့်  
တွေ့-စိတ်ကို အစိုးရခြင်းတည်းဟူသော သမာဓိ၍၊  
အာယောဂါစ-လှုံလပြုခြင်းသည် လည်းကောင်း၊  
အထို-ရှု၏၊ တဲ့-ဉ်၏ ၆ ပါးသည် ဗုဒ္ဓါန်-ဘုရားရှင်တို့

၁၅၇

၏၊ သာသန့်-အဆုံးအမြှတ်ဒါ အစစ်အမှန်ပင် ဖြစ်ပါ  
ပေသတည်း။

**ဇွဲပွဲခြင်း၊ ညည်းဆဲခြင်းကင်းစေရမည်**

အနုပဝါဒီ-သူတစ်ပါးကို မစွမ်းစွဲ မကဲ့ရဲ့ခြင်း  
သည်လည်းကောင်း၊ သူတစ်ပါးကို မစွမ်းစွဲ မကဲ့ရဲ့ပါနဲ့  
လိုဆိုတဲ့ အဆုံးအမြှတ်ဒါကို ဘုရားရှင်တို့ ပေးတော်  
မူခဲ့ပါတယ်။ သူတစ်ပါးကို စွမ်းစွဲကဲ့ရဲ့ရင် ဘာအကျိုး  
ရှိမလဲ၊ ဘာအကျိုးမှုမရှိဘူး၊ အကျိုးယုတ္တိသာ ရှိပါ  
တယ်။ ဒါကြောင့် မိမိနဲ့အတူနေ သမဂ္ဂသီတင်း  
သုံးဖော်တွေအပေါ်မှာ တစ်စုံတစ်ရာ ချွတ်ယွင်းတဲ့  
အပြစ်မြင်ခဲ့လျှင်တောင်မှာ သူဂုံက် သူ့သီက္ကာ ညိုး  
ငယ်သွားအောင် ဇွဲပွဲပြောဆိုခြင်း၊ ကဲ့ရဲ့ပြစ်တင်  
ပြောဆိုခြင်း မပြုမိအောင် ရှောင်ကြော်ဖို့ လိုပါတယ်။  
သူမှာ ဘာအပြစ်မှုမရှိပါဘဲနဲ့ အပြစ်ရှိသရောင်ရောင်  
လိမ်လည်ပြီး စွမ်းစွဲခြင်းမှ ကင်းရှင်းဖို့ရာကတော့

၁၅၈

အထူးပြောစရာတောင် မလိုပါဘူး၊ တကယ်ကို  
ကင်းဖို့လိုအပ်ပါတယ်။

နောက်ပြီးတော့ အနုပယာတော့-သူတစ်ပါး  
ကို မည်းဆဲရခြင်းသည်လည်းကောင်း၊ သူတစ်ပါးကို  
မည်းဆဲပါနဲ့တဲ့ ဟုတ်တယ် သူတစ်ပါးကို ကိုယ်  
ဆင်းရဲ စိတ်ဆင်းရဲအောင် ညျဉ်းဆဲတယ် ဆိုတာ  
သူတော်ကောင်းတို့ အလုပ်မဟုတ်ပါဘူး၊ ရှောင်ကြော်  
ရမယ့်အလုပ်ပါ။ သူတစ်ပါးဆင်းရဲအောင် ညျဉ်းဆဲရင်  
ကိုယ့်ကာယက် ကိုယ့်ထံပြန်ဆိုတဲ့အတိုင်း ကိုယ်လည်း  
အညျဉ်းဆဲခဲ့ရမှာပဲ၊ နောက်ဆုံးတစ်နေ့ အပါယ်ဆင်းရဲ  
ထိခဲ့ရမှာ သေချာပါတယ်။ ဒါကြောင့် သူတစ်ပါးတွေ  
ကို ဆင်းရဲအောင် မည်းဆဲပါနဲ့ ရှောင်ပါ။  
ဆောင်ပုစ် ▶ သူကိုစွဲပွဲ ညျဉ်းဆဲကင်းဆောင်ပုစ်

ကိုယ့်ကျင့်သီလျှေး လုံးဝလုံးရမည်

ပါတီမောက္ဗာ-ပါတီမောက်ခေါ် သီလတော်၏

၁၅၉

သံဝရောစ-အကုသိုလ်မဖြစ်ရအောင် ပိတ်ဆိုခြင်း  
စောင့်ရှောက်ခြင်းလည်းကောင်း။

ပါတီမောက္ဗာဆိုတဲ့ပုံစံက ပါတီဆိုတာက  
စောင့်ရှောက်သူကိုလို့ အမို့ပွာယ်ရတယ်။ မောက္ဗာ  
ဆိုတာက လွှတ်စေတယ်လို့ အမို့ပွာယ်ရတယ်။ ဒါကြောင့်  
ပါတီမောက္ဗာဆိုတာ စောင့်ရှောက်သူကို လွှတ်စေတယ်  
လို့ အမို့ပွာယ်ရတယ်။

ဘာကို စောင့်ရှောက်သူလဲ၊ ဘယ်မှ လွှတ်စေ  
တာလဲဆိုတော့ သီလကို မကျိုးမပေါက် မကြောင်  
မကြားအောင် ရှိရှိသေသေ စောင့်ရှောက်သူကို  
အပါယ်ဆင်းရဲမှ လွှတ်စေတယ်လို့ အမို့ပွာယ်ရတယ်။  
လူများမှာ ငါးပါးသီလကို ရှိရှိသေသေ စောင့်ရှောက်  
နေရင် သေသည်၏ အခြားမဲ့၌ အပါယ်လေးပါးမှ  
လွှတ်စေပြီးတော့ သူကတိဘုံးဘဝသို့ ရောက်စေတတ်  
ပါတယ်။

ဒါကြောင့် လူများမှာ ငါးပါးသီလဟာ ပါတီ

မောက်သီလပါပဲ။

ရဟန်းများမှာတော့ ပျော်သွယ်သော သီက္ခာ  
ပုံစံဆိုင်ရာ သီလများဟာ ပါတီမောက်သီလပါပဲ၊  
အဲခိုပါတီမောက္ခာသံဝရသီလသီက္ခာများကို လုံခြုံ  
အောင် ထိန်းသိမ်းစောင့်ရှေ့က်ခြင်းအားဖြင့် အပါယ  
ဆင်းရှုမှ လွှတ်မြောက်မှာဖြစ်ပါတယ်။

**ဆောင်ပုဒ် - ကိုယ်ကျင့်သီလ လုံးဝလုံးစေး။**

### အတာတေးရာ၌ တိုင်းရှည်သီဇမည်

ဘဏ္ဍာသွံ-ဆွမ်းဘောဇူး၊ မတ္ထာညာတာစ-  
အတိုင်းအရှည်ကို သိခြင်းသည်လည်းကောင်း၊

သွံတေားနဲ့ ပြည့်စုံကြတဲ့ ဒါယကာ ဒါယီ  
ကာမများ လူဗျာန်းတဲ့ ဆွမ်းကို ဘုံးပေးတဲ့ အခါ  
အတိုင်းအရှည်ကိုသိပြီး မိုးဝရမယ်လို့ ဆိုပါတယ်။  
မိုးဝပ်သုံးဆောင်တဲ့အခါ ဤရှုပ်ကိုယ်ကြီး တည်မြဲ တည်  
နေအောင် ဘုံးပေးသုံးဆောင်ရတယ်၊ ဆာလောင်  
ခြင်း ဆင်းရှုပြုမြဲအောင် ဘုံးပေးသုံးဆောင်ရတယ်၊  
သီလသီက္ခာ သီလအကျင့်၊ သမာဓိသက္ခာ သမာဓိ

အကျင့် ပညာသီက္ခာ ပညာအကျင့်ဆိုတဲ့ အကျင့်မြတ်  
တရားတွေ မိမိသလ္လာန်မှာ တည်အောင် ကျင့်နိုင်  
အောင် ဘုံးပေးသုံးဆောင်ရတယ်စသည်ဖြင့် ဆင်  
ခြင်ပြီး ဘုံးပေးသုံးဆောင်ဖို့ပါဘဲ။

ပစ္စည်းလေးပါး ခံယူတဲ့အခါမှာလည်း သင့်  
တော်လောက်ရုံမျှ ခံယူဖို့ကိုလည်း အဆုံးအမပေး  
တော်မူခဲ့ပါတယ်။

**ဆောင်ပုဒ် ▶ အစားစွမ်းလည်း သီမြှုတိုင်းရှည်။**

### သီတ်ပြိုရာ၌ ချုံးကပ်ရမည်

ပစ္စံ-ဆီတ်ပြိုမြဲသော၊ သယနာသန္ဓာ-ကျောင်း  
အိပ်ရာနေရာသို့ ကပ်ခြင်းသည် လည်းကောင်း၊ ဆိတ်  
ပြိုမြဲရာနေရာမှာ ချုံးကပ်နေရမယ်လို့ ဆိုလိုပါတယ်၊  
ဆင်းရှုပြုမြဲကြောင်းအကျင့်ကောင်း အကျင့်မှန်ကို  
မိမိသလ္လာန်မှာ တည်အောင် ကျင့်ကြုံအားထုတ်မဲ့  
ပုဂ္ဂိုလ်မှာ အသံတိတ် ဆိတ်ဖို့ အထူးလို့အပ်ပါတယ်။  
အသံတိတ် ဆိတ်မှ တရားအားထုတ်ရာမှာ သမာဓိ  
ဖြစ်လွယ်မှာပါ၊ သမာဓိဖြစ်မှလဲ ဂိပသနာဉ်ထူး

မင်္ဂလာက် အထူးတွေဖြစ်ပြီး အပါယ်ဆင်းရဲမှ  
လွတ်မြောက်မှုပြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က  
လူသူကင်းဆိတ်တဲ့ မြို့ရွာနဲ့ဝေးတဲ့ တောကျောင်းမှာ  
နေထိုင်ဘူး အဆုံးအမဟောတော်မူခြင်းဖြစ်တယ်။  
ဆောင်ပုစ် ▶ လူသူဆိတ်တောင်း တောကျောင်း  
မှာင့်

**စိတ်တည်ကြည်ရေးပြီးရမည့်**  
အဓိပိုဒ္ဓာ -စိတ်တည်ကြည်ရေး၏ အသေး  
ဂေါစ-အရှုံးကြောက် အရောမ်းခမ်း နောက်မဆုတ်  
တော် တကယ်တမ်းအားထုတ်ရခြင်းသည် လည်းကောင်း၊  
အတို့-ရှုံး၏။

သမထ ဘာဝနာ ဝိပဿနာ ဘာဝနာအလုပ်  
အားထုတ်တယ်ဆိုတာ စိတ်အလုပ်၊ စိတ်တည်ကြည်ဖို့  
အလုပ်ပဲ၊ ဒါကြောင့် သမထပဲဖြစ်ဖြစ်၊ ဝိပဿနာပဲ  
ဖြစ်ဖြစ် အားထုတ်တော်မယ်ဆိုရင် သမာဓိဖြစ်ဖို့  
သမာဓိ ရရှိအတွက် ကိုယ့်နဲ့အသက်ကို မင်္ဂလာက်ပဲ  
အရှိုးမှုသာကျွန်ုပ်ပါစေ၊ အရေမှုသာကျွန်ုပ်ပါစေ၊

အကြောအမျှင်မှုသာ ကျွန်ုပ်ပါစေ၊ အသွေးအသားတွေ  
ခန်းချင်ခန်းခြောက် ပါစေဆိုတဲ့ စတုရိုရိုရိုရိုယြိုင်း  
နောက်မဆုတ်တမ်း တကယ်တမ်း ကြိုးစား အားထုတ်  
ဖို့အတွက် အထူးလိုက်နာရမည် အဆုံးအမ ဖြစ်တယ်။  
ဒါလိုအဆုံးအမအတိုင်း လိုက်နာပြီး ကြိုးစား  
အားထုတ် မယ်ဆိုရင် စိတ်တည်ကြည်မှု သမာဓိတွေ  
မြန်မြန် ဖြစ်ပြီး ရုပ်သဘော၊ နာမ်သဘော အဖြစ်  
အပျက်၊ အနိစ္စ၊ ဗုက္ဗ၊ အနတ္ထသဘောတွေသိလို့  
ဝိပဿနာ ဉာဏ်တွေ ရင်ကျက်ပြည့်စုံပြီဆိုရင် မင်္ဂလာ  
အဆင့်ဆင့်၊ ဖိုလ်အဆင့်ဆင့် ဆိုက်ရောက်ပြီး ဆင်းရဲ  
အားလုံး ကင်းဝေးရာဖြစ်တဲ့ ချမ်းသာအစစ်အမှန်  
မြတ်နိုဗ္ဗာန်ကို အမြန်ဆိုက်ရောက်မှု ဖြစ်ပါတယ်။  
ဒါကြောင့် စိတ်တည်ကြည်မှု ရရှိရေးကို အပြင်းအထန်  
ကြိုးစား အားထုတ်ရမှာဖြစ်ပါတယ်။

ဆောင်ပုစ် ▶ စိတ်မြတ်လုပ်ငန်း ကြိုးပမ်းပါလေ။

စတု -၌၌ ပြေားသည် ဗုဒ္ဓရို့ - ဘုရားရှင်တို့၏၊ သာသန<sup>၁</sup>  
-အဆုံးအမ ပြုပါဒ် အစစ်အမှန်ပင်ဖြစ်ပါပေသတည်း။

ဆောင်ပုစ် ▶ ၌၌ ၆ ပါး ဘုရားဆုံးမပေါ်။

## ၁၆၄

### နိဂုံးဝကား

ယခု ယောဂါတ္တကို ဟောကြားခဲ့တဲ့ ဉာဏ်အပါတီ မောက်ဒေသနာ သုံးဂါထာဟာ ဘုရားရှင်တိုင်း ထပ်ခါ ထပ်ခါ အကြိမ်များစွာ ဟောကြား-ညွှန်ပြ အဆုံးအမ ပေးတော်မူခဲ့တဲ့ အပါယ်ဆင်းရဲ လွတ် ကြောင်း အဆုံးအမကောင်းများဖြစ်ပါတယ်။ ဒါ အဆုံးအမ ဒေသနာတော်အတိုင်း မှတ်သား လိုက်နာပြီး ကျင့်သုံးပွားများ အားထုတ်ကြခြင်းအားဖြင့် အပါယ်ဆင်းရဲမှ လွတ်မြောက်ပြီး အရဟတ္ထဖိုလ်ပေါက် ရဟန်း၊ မထောရမြတ်ကြီး အဖြစ်ထိအောင် ရောက်ရှိနိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဉာဏ်အပါတီမောက် ဒေသနာဟာ အထူးလိုက်နာကျင့်သုံးထိုက်တဲ့ အဆုံးအမ တရားတော်ပါ။

ယခု အဲဒီတရားတော်ကို ကျေးဇူးတော်ရှင် မဟားစည်ဆရာတော်ဘုရားကြီး၏ ဒေသနာညား တွေအခြေခံပြီး ဟောကြားလာခဲ့တာ ပြည့်စုံသွားပါပြီ။

## ၁၆၅

အစအဆုံး ဆောင်ပုံးကလေးများမှစ၍ ချက် ဆိုပြီး တရားသိမ်းကြပါမယ်။


- (၁) သည်းခံကျင့်သုံး အမြတ်ဆုံးပေ၊ နိုဗ္ဗာန်မြတ်လှ ပုံးပို့မြှင့်ပေ၊ ရဟန်းမှန်လျှင်း မည်းတတ်ပေ၊ (ရဟန်းမှန်လတ် မသတ်တတ်ပေ) ညျှေးဆဲက သမဏမဟုတ်ချေး၊ မကောင်မူများ ရှောင်ရှားပယ်လေ၊ ကုသိလ်တရား ဖြစ်ပွားစုံခေ၊ ဂိမိမြတ်စာတ် ဆွတ်ဆွတ်ဖြူခေ၊ ဤသုံးပါး ဘုရားဆုံးမပေး၊
- (၂) သူကိုစွဲခဲ့ ညျှေးဆဲကမ်းစေ ကိုယ်ကျင့်သီလ လုံးဝလုံးခေ၊ အဟှေးလ သီမြတ်င်းရှည်၊ လူသူဆိတ်တော်း တောကျော်မှာနေ၊ ဂိတ်မြတ်လုပ်ငန်း ကြိုးပမ်းပါလေ၊ ဤ ၆ ပါး ဘုရားအဆုံးမပေး။

## ၁၆။

ယခုနာကြားရတဲ့ ဉာဝါဒပါတီမောက်လာ  
အဆုံးအမများကို စိုးရှိသေသေ လိုက်နာကျင့်သုံး အား  
ထုတ်နိုင်ကြပြီးလျှင် အပါယ်ဆင်းရဲဘေးမှ လုံးဝ  
လွှတ်ကြ၍ ဆင်းခဲပ်သိမ်းတို့၏ အေးပြိုမ်းရာ အမှန်  
မြတ်နိုဗ္ဗန်ကို လျှင်မြန်စွာ ဆိုက်ရောက်၍ မျက်မျှောက်  
ပြနိုင်ကြပါစေ။

သာဓု ... သာဓု ... သာဓု





- ကိယ့်နတ်နလုံးအကောင်းဆုံး  
ပေါင်းရှုံးကသိုလ်ပြရမည်။
- ဓဓတ္ထအကောင်ပန်းမဝန်ဖိုလ်လပ်း  
ဆင်ပြန့်နိုင်အကောင်ကျင့်ရမည်။
- ကိုလေသာကျေးစိတ်ညစ်ကြွေး  
ပြုပွဲးအကောင်သာပြရမည်။
- ပြုပွဲးလိုကျင်အလုပ်ခွင့်၊  
လျင်လျင်ပြန်ပြန် ဝင်ရမည်။